

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး
စတုတ္ထနေ့မှတ်တမ်း

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၁ ရက်)
(အင်္ဂါနေ့)

အချိန်၊ ၁၀:၀၀။

နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၁၀:၀၀ အချိန်၌ စတင် ကျင်းပပါသည်။

[အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ် မန်းဝင်းခိုင်သန်း က ဆောင်ရွက်ပြီး အခမ်းအနားမှူး အဖြစ် ဦးလွင်ဦး၊ ညွှန်ကြားရေးမှူးချုပ် အမျိုးသားလွှတ်တော်ရုံးက ဆောင်ရွက်ပါသည်။]

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း

အချိန်၊ ၁၀:၀၀။

အခမ်းအနားမှူး။ ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ယခုအချိန်က စတင်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ် မြောက်ပုံမှန် အစည်းအဝေးရဲ့ စတုတ္ထနေ့အစီအစဉ် စတင်ပါတော့မယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ကြွရောက်လာပါပြီခင်ဗျား။

အချိန်၊ ၁၀:၀၁။

ဥက္ကဋ္ဌ။ ။ အားလုံး မင်္ဂလာပါ။

[အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ သည် ဥက္ကဋ္ဌ အတွက် သတ်မှတ်ထားသည့် စင်မြင့်ပေါ်သို့ ကြွရောက်နေရာယူပါသည်။]

အခမ်းအနားမှူး။ ။ အားလုံး ထိုင်နိုင်ကြပါပြီခင်ဗျား။

အမျိုးသားလွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း
ကြေညာခြင်း

အချိန်၊ ၁၀:၀၂။

ဥက္ကဋ္ဌ။ ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ ကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာ လွှတ်တော် အခွင့်အရေးကော်မတီရဲ့ တင်ပြချက်အရ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ဦးရေ စုစုပေါင်း(၂၂၁)ဦးရှိပြီး ဒီကနေ့အစည်းအဝေးကို (၂၀၁)ဦး တက်ရောက်ပါတယ်။

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်းရဲ့ (၉၀.၉၅)ရာခိုင်နှုန်းရှိပြီး တက်ရောက်တဲ့ ကိုယ်စားလှယ်ဦးရေဟာ အစည်းအဝေး အထမြောက်ရန် လိုအပ်တဲ့ ကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံထက် ကျော်လွန်တဲ့အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂ နဲ့ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နဲ့ ၂၈ တို့အရ အစည်းအဝေး အထမြောက်ကြောင်းနဲ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါတယ်။ (ဩဘာသံများ)

အစည်းအဝေးအစီအစဉ် ဖြန့်ဝေထားကြောင်း တင်ပြခြင်း

အချိန်၊ ၁၀:၀၃။

ဥက္ကဋ္ဌ။ ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄ အရ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးရဲ့ စတုတ္ထနေ့ အစီအစဉ်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ အဲဒီအစီအစဉ်အတိုင်း ကျင်းပပါမယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း

အချိန်၊ ၁၀:၀၃။

ဥက္ကဋ္ဌ။ ။ အစီအစဉ်(၄) ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(က)အရ ခွင့်ပန်ကြားလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိအတွက် အခြားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကသော်လည်းကောင်း ခွင့်ပန်ကြားရမှာဖြစ်ပါတယ်။

ဒီကနေ့ အစည်းအဝေး မတက်ရောက်နိုင်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များရှိလျှင် ခွင့်ပန်ကြားဖို့ ဖြစ်ပါတယ်။

အချိန်၊ ၁၀:၀၄။

စောယုားဖောင်အွာ၊ ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၂)။ ။ လေးစားအပ်ပါတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့ ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ၂၁-၇-၂၀၂၀ ရက်နေ့မှာ အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်းမရှိတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များရဲ့ကိုယ်စား ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်အခွင့်အရေးကော်မတီ အဖွဲ့ဝင် ဖြစ်သူ ကျွန်တော် စောယုားဖောင်အွာက ခွင့်ပန်ကြားသွားမှာဖြစ်ပါတယ်။

ယနေ့ အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်းမရှိတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များမှာ ဦးအောင်ကြည်ညွန့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၊ ကိုယ်တိုင်ဆောင်ရွက်ရန်။ ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၊ ကိုယ်တိုင်ဆောင်ရွက်ရန်။ ဦးစိုင်းသန်းနိုင်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၊ ကိုယ်တိုင်ဆောင်ရွက်ရန်။ ဦးစိုးအောင်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၊ ကျန်းမာရေးကိစ္စဆောင်ရွက်ရန်။ ဦးကျော်မြင့်ဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၊ ကိုယ်တိုင်ဆောင်ရွက်ရန်။ ဦးကြည်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၊ ကိုယ်တိုင် ဆောင်ရွက်ရန်။ ဦးလင်းတင်ဌေး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၊ ကိုယ်တိုင်ဆောင်ရွက်ရန်။ ဒေါက်တာမိုးမြင့်အောင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၊ ကိုယ်တိုင်ဆောင်ရွက်ရန်။ ဦးမောင်မောင်ဆွေ၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၊ ကိုယ်တိုင်ဆောင်ရွက်ရန်။ ဗိုလ်မှူးကြီးအောင်လွင်၊ တပ်မတော်သားကိုယ်စားလှယ်၊ တာဝန်ထမ်းဆောင်ရန်နှင့် ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၊ ကိုယ်တိုင်ဆောင်ရွက်ရန်တို့ ဖြစ်ကြပါတယ်။

ယခင်က ခွင့်ပန်ကြားသဖြင့် လွှတ်တော်က ခွင့်ပြုထားသူ (၉)ဦးနှင့် ယနေ့ ခွင့်ပန်ကြားသူ (၁၁)ဦးဖြစ်ပြီး စုစုပေါင်းခွင့်ပန်ကြားသူ (၂၀)ဦး ဖြစ်ပါတယ်။ ခွင့်မဲ့ပျက်ကွက်သူ မရှိပါကြောင်းနှင့် ယနေ့ခွင့်ပန်ကြားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်က ခွင့်အဖြစ် သတ်မှတ်ခွင့်ပြုပေးနိုင်ပါရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့ လေးစားစွာ ပန်ကြားတင်ပြအပ်ပါတယ်ခင်ဗျား။

အချိန်၊ ၁၀:၀၆။

ဥက္ကဋ္ဌ။ ။ ယခု ခွင့်ပန်ကြားချက်များကို ခွင့်ပြုဖို့ လွှတ်တော်က သဘောတူပါသလား ခင်ဗျား။

[သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

သဘောတူတဲ့အတွက် ခွင့်ပန်ကြားချက်များကို လွှတ်တော်က ခွင့်ပြုကြောင်း ကြေညာပါတယ်။ (ဩဘာသံများ)

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း

အချိန်၊ ၁၀:၀၆။

ဥက္ကဋ္ဌ။ ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို တက်ရောက်ခွင့်ရှိတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၂၁)ဦး၊ ယခင်က ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ (၉)ဦး၊ ယနေ့ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ (၁၁)ဦးဖြစ်၍ အမျိုးသားလွှတ်တော်က စုစုပေါင်း ခွင့်ပြုထားသူ (၂၀)ဦးဖြစ်ပြီး ခွင့်မဲ့ပျက်ကွက်သူ မရှိပါ။

၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ)အရ ယခု လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေတင်ပြချက်ကို လွှတ်တော် ရဲ့ အတည်ပြုချက် ရယူပါမယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေ တင်ပြချက်ကို လွှတ်တော်က အတည်ပြုပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ဥက္ကဋ္ဌ။ ။ လွှတ်တော်က အတည်ပြုတဲ့အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များ အစည်းအဝေးတက်ရောက်မှု အခြေအနေတင်ပြချက်ကို အမျိုးသားလွှတ်တော်က အတည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်။ (ဩဘာသံများ)

ကြယ်ပွင့်ပြထားသည့် မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း

အချိန်၊ ၁၀:၀၇။

ဥက္ကဋ္ဌ။ ။ အစီအစဉ်(၅)ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ လွှတ်တော်သို့ လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းထားတဲ့ ကြယ်ပွင့်ပြထားတဲ့ မေးခွန်းတွေ ကို မေးမြန်းခြင်းနဲ့ ဖြေကြားခြင်း အစီအစဉ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၉ အရ လွှတ်တော် အစည်းအဝေးများတွင် ပထမတစ်နာရီသည် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ် ဆောင်ရွက်ရန် ဖြစ်သော်လည်း သတ်မှတ်ထားသည့် အချိန်အတွင်း မေးခွန်း မေးမြန်းခြင်းနှင့်

ဖြေကြားခြင်း မပြီးဆုံးခဲ့ပါက အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်ကို ကြိုတင်အသိပေးပါတယ်။

ယခု လွှတ်တော်ကိုယ်စားလှယ်သုံးဦး မေးမြန်းသည့် မေးခွန်းများဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တစ်ဦးတည်းက ဖြေကြားမည့် မေးခွန်းများ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာ မေးခွန်းတွေကို တစ်ဆက်တည်း မေးမြန်းပြီးမှ ပြည်ထောင်စုဝန်ကြီးက တစ်ခုချင်း ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရှိ ပြည်သူ့လူထုများ သန့်ရှင်းသော သောက်ရေနှင့် သုံးစွဲရေ လုံလောက်စွာ ရရှိရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်မည်မျှ သုံးစွဲခဲ့သည်များကို သိရှိလိုခြင်းနှင့် နှစ်စဉ် သန့်ရှင်းသော သောက်ရေနှင့်သုံးစွဲရေ မည်မျှတိုးတက်မှုရှိသည်ကို မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရှိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်းအချိန်၊ ၁၀:၀၉။

ဥက္ကဋ္ဌ။ ။ ပထမဦးစွာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ မေးမြန်းဖို့ ဖြစ်ပါတယ်။

အချိန်၊ ၁၀:၀၉။

ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)။ ။ လေးစားအပ်ပါသော အမျိုးသား လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အားလုံးမင်္ဂလာပါရှင်။ ဥက္ကဋ္ဌကြီးရှင် ကျွန်မရဲ့မေးခွန်းကို Power Point ဖြင့် တင်ပြခွင့်ပြုပါရန် လေးစားစွာ ခွင့်တောင်းခံအပ်ပါတယ်။ ကျွန်မ မေးခွန်းကတော့ ရခိုင်ပြည်နယ်မှာ ရှိကြတဲ့ပြည်သူတွေ သန့်ရှင်းသော သောက်ရေ၊ သုံးစွဲရေရရှိရေးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဘဏ္ဍာငွေတွေကို ဘယ်လိုသုံးစွဲနေတာနဲ့ ပတ်သက်ပြီး မေးမြန်းသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင်။ ရခိုင်ပြည်နယ်ဟာ ခရိုင်(၅)ခု၊ မြို့နယ်(၁၇)ခု၊ မြို့(၉)ခု၊ ရပ်ကွက်(၁၇၀)၊ ကျေးရွာအုပ်စု (၁၀၀၀)ကျော်၊ ကျေးရွာပေါင်းအနေနဲ့ (၃၀၀၀)ကျော်၊ အိမ်ခြေ(၅၀၀၀၀၀)ကျော်နဲ့ လူဦးရေပေါင်း (၃)သန်းကျော်နေထိုင်တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

ကျွန်မတို့ ရခိုင်ပြည်နယ်အတွင်းမှာ အဓိကသောက်သုံးရေအမျိုးအစားကို ဖော်ပြထားပါတယ်။ ဒီသောက်သုံးရေအမျိုးအစားရဲ့အခြေအနေကို ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရဆိုလို့ရှိရင် ကျွန်မတို့ ရခိုင်ပြည်နယ်ဟာ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိမှုအခြေအနေဟာ (၀.၈) ရာခိုင်နှုန်းသာ ရှိတဲ့အတွက်ကြောင့် ရေရရှိမှုနဲ့ပတ်သက်ပြီး အင်မတန်မှအန္တရာယ်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ရေသန့်မရရှိတဲ့ရာခိုင်နှုန်းဟာ ရခိုင်ပြည်နယ်မှာ (၆၂)ရာခိုင်နှုန်းရှိနေကြောင်းကို အံ့ဩဖွယ်ရာ တွေ့ရှိရပါတယ်။ ကျွန်မတို့ ရခိုင်ပြည်နယ်ဟာဆိုလို့ရှိရင် မိုးရေချိန်လက်မ ၂၀၀ နီးပါးခန့်ရွာသွန်းပေမယ့်

ရေရှားပါးတဲ့ဒဏ်ကို နှစ်စဉ်ကြုံနေရခြင်းဟာ ဘတ်ဂျက်နဲ့ပတ်သက်ပြီး ခွဲဝေမှု၊ စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့်လို့ ကျွန်မ သုံးသပ်လိုပါတယ်။

ကျွန်မတို့ ရခိုင်ပြည်နယ်နဲ့ လူဦးရေအချိုးအစား အနီးစပ်ဆုံးဖြစ်တဲ့ မကွေးတိုင်းဒေသကြီး မှာဆိုလို့ရှိရင် စုစုပေါင်းရေကောင်းရေသန့်ရရှိမှုဟာ ဖော်ပြပါ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ (၂၃.၄)ရာခိုင်နှုန်းသာရှိပါတယ်။ မိုးခေါင်ရေရှားတဲ့ဒေသမှာ ရေသန့်ဒီလောက်ရရှိပြီးတော့ မိုးများတဲ့ ရခိုင်ပြည်နယ်မှာနေပြီး သန့်ရှင်းတဲ့သောက်ရေမရရှိမှုဟာ (၆၂)ရာခိုင်နှုန်းဆိုလို့ရှိရင် ဒီပြည်နယ် တစ်ခုနဲ့တိုင်းဒေသကြီးတစ်ခု နှိုင်းယှဉ်လိုက်တဲ့အခါမှာ ဘဏ္ဍာငွေတွေကို ဘယ်လိုစနစ်တကျသုံးတယ်။ ပြည်သူတွေရေရရှိဖို့အတွက် ဘယ်လောက်ထိ အရေးပါတဲ့နေရာမှာသုံးတယ်ဆိုတာ သိသာပါတယ်။ ကျွန်မတို့ အချက်အလက်တွေကို လေ့လာကြည့်လိုက်မယ်ဆိုလို့ရှိရင် ရခိုင်ပြည်နယ်မှာ နေထိုင် ကြတဲ့သူတွေ ရေသန့်မရရှိတဲ့အတွက်ကြောင့် သူတို့ရဲ့ကျန်းမာရေးဟာ အင်မတန်စိုးရိမ်ရတဲ့ အခြေ အနေမှာရှိတယ်ဆိုတာ ကျွန်မတို့ သတိချပ်ရမှာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့လိုခေါ်တဲ့ WHO ဟာဆိုလို့ရှိရင် ကမ္ဘာပေါ်မှာ ဖြစ်ပွားနေကြတဲ့ လူ့အသက်အန္တရာယ်ရှိသော ကူးစက်ရောဂါရှိတဲ့လူတွေ (၈၀)ရာခိုင်နှုန်းဟာဆိုလို့ရှိရင် မသန့်ရှင်းတဲ့ ရေအရင်းအမြစ်ကြောင့်ဖြစ်ရတယ်လို့ ဖော်ပြထားပါတယ်။ ကျွန်မတို့ရဲ့အသက်ဟာ ရေဖြစ်ပါတယ်။ ရေမရှိဘူးဆိုလို့ရှိရင် ကျွန်မတို့ နေလို့မရပါဘူး။ အထူးသဖြင့် သန့်ရှင်းတဲ့ရေမရရှိဘူး။ မဖူလုံဘူး ဆိုလို့ရှိရင် ဒီပြည်သူတွေရဲ့ကျန်းမာရေးနဲ့ အနာဂတ်ဟာ စိတ်ပူပန်စရာအများကြီးရှိပါတယ်။ ဒါဝန်ကြီး ဌာနရဲ့ မူဝါဒဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးအသုံးချဦးစီးဌာန မူဝါဒမှာ နိုင်ငံရဲ့ ရေအရင်းအမြစ်သယံဇာတတွေကို ဒေသရဲ့လိုအပ်ချက်နဲ့ကိုက်ညီပြီးတော့ နောင် ရေရှည်လုံခြုံစိတ်ချစွာ အသုံးချနိုင်ရေးအတွက် ရာသီဥတုပြုပြင်ပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်စေတဲ့ ရေစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို စနစ်တကျ စီမံအကောင်အထည်ဖော်ဆောင်ရွက်ရန် ဆိုတာ ဒါဝန်ကြီးဌာနရဲ့ စီမံကိန်းဖြစ်ပါတယ်။

ဒါပေမဲ့ ကျွန်မခုနစ်ကဖော်ပြလိုက်တဲ့ (၆၂)ရာခိုင်နှုန်းကျော်သော ကျွန်မတို့ ရခိုင်ပြည်သူ တွေဟာ သန့်ရှင်းတဲ့သောက်သုံးရေမရရှိမှုသည် ဘတ်ဂျက်တွေကို ဘယ်လိုခွဲဝေသလဲ။ တကယ် သန့်ရှင်းတဲ့ သောက်သုံးရေတွေရရှိဖို့အတွက် ဘယ်လောက်ကြိုးစားအားထုတ်နေလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မတို့ သိသာတဲ့အချက်အလက်တွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရခိုင်ပြည်နယ်က ပြည်သူလူထုများအတွက် သန့်ရှင်းသောသောက်သုံးရေနှင့် သုံးစွဲရေ လုံလောက်စွာရရှိဖို့အတွက် ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်ကနေပြီး ကျွန်မတို့ အခု လက်ရှိဘဏ္ဍာနှစ်ထိ ဘယ်လောက် သုံးစွဲခဲ့တာလဲ။ ရခိုင်ပြည်နယ်မှာရှိကြတဲ့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ရေရရှိမှုလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဘယ်လိုအကောင်အထည်ဖော်လဲ။ ရေရရှိမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာဆိုလို့ရှိရင် ရေအရင်းအမြစ်နဲ့ ပတ်သက်တဲ့အပေါ်မှာ သုတေသနလုပ်ငန်းတွေဆောင်

ရွက်ပြီး ဘယ်လိုစူးစမ်းမှုတွေ ဆောင်ရွက်နေသလဲ။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကနေ လက်ရှိ ဘဏ္ဍာနှစ်အထိ ရခိုင်ပြည်နယ်မှာ သောက်သုံးရေရရှိဖို့အတွက် ဘယ်လိုတိုးတက်အောင် ဆောင်ရွက်ခဲ့ သလဲဆိုတာနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူများကိုယ်စား လေးစားစွာဖြင့် မေးမြန်းအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ၊ ကွင်းအမှတ် (၇၆၃-ခ)၊ အိုမကွင်း၊ ဦးပိုင်အမှတ်(၈၅)၊ ဧရိယာ(၃.၈၀)ဧက ပုံစံ(၇)ရရှိထားသော လယ်ယာမြေကို ခွင့်ပြုချက်မရဘဲ အခြားနည်းသုံးသဖြင့် ၂၀၁၇ ခုနှစ်က အမျိုးသားလွှတ်တော်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီသို့ တိုင်ကြားရာကော်မတီ၏ အကြံပြုချက်များကို အမျိုးသား လွှတ်တော်ရုံးမှ သက်ဆိုင်ရာသို့ ပေးပို့ခဲ့သောကြောင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ တရားစွဲခဲ့ပြီး ဆိုင်ရာတရားရုံးက ထောင်ဒဏ်အပြစ်ပေးခဲ့သော်လည်း ကျူးလွန်ခဲ့သူအား လယ်ယာ မြေထဲမှ ဖယ်ရှားခြင်းမပြုခဲ့သည့်အတွက် ဆက်လက်၍ ထပ်မံကျူးလွန်နေသည်ကို ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ ဆက်လက်အရေးယူရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

အချိန်၊ ၁၀:၁၃။

ဥက္ကဋ္ဌ။ ။ ဆက်လက်ပြီး မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း မေးမြန်းဖို့ ဖြစ်ပါတယ်။

အချိန်၊ ၁၀:၁၃။

ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)။ ။ လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကြီးတစ်ရပ်လုံးကို မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း ဖြစ်ပါတယ်။ ကျွန်တော် မေးလိုတဲ့မေးခွန်းကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်း ကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ၊ ကွင်းအမှတ် (၇၆၃-ခ)၊ အိုမကွင်း၊ ဦးပိုင် အမှတ်(၈၅)၊ ဧရိယာ(၃.၈၀)ဧက ပုံစံ(၇)ရရှိထားသော လယ်ယာမြေကို ခွင့်ပြုချက်မရဘဲ အခြားနည်း သုံးသဖြင့် ၂၀၁၇ ခုနှစ်က အမျိုးသားလွှတ်တော်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီသို့ တိုင်ကြားရာကော်မတီ၏အကြံပြုချက်များကို အမျိုးသားလွှတ်တော်ရုံးမှ သက်ဆိုင်ရာသို့ ပေးပို့ခဲ့သော ကြောင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ တရားစွဲခဲ့ပြီး ဆိုင်ရာတရားရုံးက ထောင်ဒဏ်အပြစ် ပေးခဲ့သော်လည်း ကျူးလွန်ခဲ့သူအား လယ်ယာမြေထဲမှ ဖယ်ရှားခြင်းမပြုခဲ့တဲ့အတွက် ဆက်လက်၍ ထပ်မံကျူးလွန်နေသည်ကို ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့်အညီ ဆက်လက် အရေးယူရန် အစီအစဉ် ရှိ/မရှိ မေးလိုတဲ့မေးခွန်းဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် ဒီမေးခွန်းကို တရားဥပဒေစိုးမိုးရေးနဲ့ လယ်ယာမြေများဥပဒေမဲ့ မပျောက်ပျက်ရေးအတွက် ကော်မတီကိုယ်စားမေးမြန်းရခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ၊ ကွင်းအမှတ်(၇၆၃-ခ)၊ ဦးပိုင်အမှတ်(၈၅)၊ ဧရိယာ (၃.၈၀)ဧကမှာ တောင်သူတစ်ဦးအား ပုံစံ(၇)ဖြင့် လုပ်ပိုင်ခွင့်ချထားပေးကြောင်း၊ သို့သော် ပုံစံ(၇)ရရှိထားသူက လယ်ယာမြေကို လူနေရန် အိမ်ကွက်များ ခွဲစိတ်ရောင်းချနေကြောင်း ၂၀၁၇ ခုနှစ်က အမျိုးသားလွှတ်တော်တိုင်ကြားစာ ကော်မတီသို့ တိုင်ကြားခဲ့ပါတယ်။ ကော်မတီမှတိုင်ကြားစာအား စိစစ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေများနဲ့အညီ ထိရောက်စွာအရေးယူ ဆောင်ရွက် ပေးနိုင်ပါရန် အကြံပြုချက်များနဲ့အတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံတင်ပြခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် အမျိုးသားလွှတ်တော်ရုံးက သက်ဆိုင်ရာ သို့အကြောင်းကြားခဲ့တဲ့အတွက် ခွင့်ပြုချက်မရဘဲနဲ့ လယ်ယာမြေကိုခွဲစိတ်ရောင်းချနေတဲ့ အဆိုပါ တောင်သူအား သက်ဆိုင်ရာအဖွဲ့အစည်းကနေ ဥပဒေနဲ့အညီ တရားရုံးသို့ ရာဇဝတ်မှုကြီးအမှတ် (၂၂၆/၂၀၁၇)ဖြင့် တရားစွဲတင်ပို့ခဲ့ရာ ၂၀-၇-၂၀၁၈ ရက်နေ့မှာ အဲဒီပုဂ္ဂိုလ်ကို အလုပ်နဲ့ထောင်ဒဏ် (၆)လ ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။ ထောင်ဒဏ်ကျခံပြီးနောက် အဆိုပါ ပြစ်ဒဏ်ကျခံရတဲ့ တောင်သူလယ်သမားဟာ အခင်းဖြစ်မြေပေါ်မှာပဲ အဆောက်အဦများ ထပ်မံဆောက်လုပ်ခြင်း၊ မြေများကို ထပ်မံခွဲစိတ်ရောင်းချခြင်းများ ကျူးလွန်နေကြောင်း ပြုလုပ်နေတဲ့အတွက် ဆက်လက် တိုင်ကြားလာပါတယ်။

ဒါကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ (၁၂)၊ ပုဒ်မခွဲ(ဆ) အဲဒါကိုကျူးလွန်ရင် အဲဒီဥပဒေပုဒ်မ(၁၉)၊ ပုဒ်မခွဲ(ဂ)နဲ့(ဃ)တို့အရ စီမံခန့်ခွဲမှု ပြစ်ဒဏ်နဲ့ အရေးယူနိုင်ရန် နည်းဥပဒေပုဒ်မ(၅၇)မှာ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် အဆိုပါ ပုဂ္ဂိုလ်အား ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနဲ့အညီ အရေးယူရန် အစီအစဉ်ရှိ/မရှိ ဥက္ကဋ္ဌကြီးမှ တစ်ဆင့် လေးစားစွာဖြင့် မေးမြန်းအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စုနှင့် မြိုင်ကလေးကျေးရွာအုပ်စုရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် သိမ်းဆည်းခဲ့ပြီး စီမံကိန်းလုပ်ငန်းများ မဆောင်ရွက်သောမြေများအား ပြန်လည်စွန့်လွှတ်ရာတွင် မူလဒေသခံတောင်သူများကို ပြန်လည် ပေးအပ်မှုမရှိသည့်ကိစ္စနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်း

အချိန်၊ ၁၀:၁၆။

ဥက္ကဋ္ဌ။ ။ ဆက်လက်ပြီး ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစောသန်းထွဋ် မေးမြန်းဖို့ ဖြစ်ပါတယ်။

အချိန်၊ ၁၀:၁၆။

ဦးစောသန်းထွဋ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)။ ။ အားလုံး မင်္ဂလာပါ။

ကျွန်တော်ကတော့ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ် ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ မေးခွန်းကတော့ ဘားအံမြို့နယ်၊ လှာကာကျေးရွာ အုပ်စုနှင့် မြိုင်ကလေးကျေးရွာအုပ်စုရှိ လယ်မြေများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် သိမ်းဆည်းခဲ့ပြီး စီမံကိန်းလုပ်ငန်းများ မဆောင်ရွက်သော မြေများအား ပြန်လည်စွန့်လွှတ်ရာတွင် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃၂ အရ လည်းကောင်း၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ဆေးရေးဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒ (၅၂)ချက်မှ အမှတ်စဉ်(၁၀)အရလည်းကောင်း၊ မူလဒေသခံ တောင်သူများကို ပြန်လည် ပေးအပ်မှုမရှိသည့်ကိစ္စနှင့် စပ်လျဉ်းပြီး နစ်နာသူတောင်သူများ မည်သို့ စီမံဆောင်ရွက် ပေးမည်ကို အစီအစဉ် ရှိ/မရှိ သိရှိလို၍ မေးမြန်းရခြင်း ဖြစ်ပါတယ်။

အကြောင်းရင်းကို တင်ပြရရင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အောက်ရှိ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်းမှ တန်(၉၀၀)ဘိလပ်မြေစက်ရုံဆောက်ရန် လှာကာကျေးရွာ အုပ်စုနှင့် မြိုင်ကလေးကျေးရွာအုပ်စုရှိ လယ်မြေများကို သိမ်းဆည်းခဲ့ပြီး စက်ရုံတည်ဆောက်ခဲ့ ပါတယ်။ Power Point သုံးစွဲခွင့်ပြုပါရန် တောင်းခံအပ်ပါတယ်။ ယခုဖော်ပြပါ Slide များသည် ဘိလပ်မြေစက်ရုံစီမံကိန်း ဆောင်ရွက်မှုမရှိသော မြေများ ၂၅-၁၁-၂၀၁၅ ရက်နေ့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးလက်မှတ်ဖြင့် State Land အဖြစ်သတ်မှတ်ခဲ့တဲ့ သက်သေများ ဖြစ်ပါတယ်။ ယင်းစွန့်လွှတ် မြေအား ဘိလပ်မြေစက်ရုံတည်ဆောက်ရန် သိမ်းဆည်းခြင်းမပြုမီက လယ်လုပ်ကိုင်ခဲ့သော မူလ ဒေသခံတောင်သူ(၁၉၂)ဦးမှ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လတွင် စွန့်လွှတ်ကြောင်း သိရှိရ၍ လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇)လျှောက်ထားခဲ့ပါတယ်။

ယခု (၁)နှစ်ကျော် (၂)နှစ်နီးပါးကြာမှ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေလုပ်ပိုင်ခွင့်ရယူလိုကြောင်း လျှောက်လွှာငြင်းပယ်သော အကြောင်းကြားစာ ပုံစံ(၈)ကို မူလတောင်သူများထံ ပေးပို့ရန်ရှိကြောင်း သိရှိရပါတယ်။ ဘိလပ်မြေစက်ရုံစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားခြင်းမရှိဘဲ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ စွန့်လွှတ်သော လယ်မြေကို တန်(၉၀၀)ဘိလပ်မြေစက်ရုံနဲ့ တန်(၄၀၀၀)ဘိလပ်မြေစက်ရုံများကို ပေးပြီးဖြစ်ပါတယ်။ မြေသိမ်း ဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်း၊ ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေအရလည်း မြေသိမ်း စဉ်ကာလက ယင်းမြေနှင့် ဆက်နွယ်ပတ်သက်သူများ လျော်ကြေး၊ နစ်နာကြေး၊ အစားထိုးမြေ များအား ညှိနှိုင်းဆောင်ရွက်ပေးခြင်းမရှိခဲ့ပါ။

သို့အတွက်ကြောင့် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒ(၅၂)ချက်မှ အမှတ်စဉ်(၁၀)အရ ဥပဒေမဲ့ သိမ်းဆည်း ခဲ့ပြီး လုပ်ပိုင်ခွင့်အာဏာရှိသူများနှင့်ပူးပေါင်း၍ လန-၃၉ မြေစာရင်းပုံစံတစ်ရပ်မှ လယ်ယာမြေ လုပ်ပိုင်ခွင့်ရ လက်မှတ်ပုံစံ(၇)စသည်ဖြင့် ရယူထားခြင်းတို့ကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့က ပယ်ဖျက်မိန့် ထုတ်ပြန်၍ သိမ်းဆည်းခံရသူ မူလတောင်သူများထံသို့ ပြန်လည်စွန့်လွှတ်ပေးအပ် နိုင်ရေးဆောင်ရွက်ရန်လို့ ပါရှိတဲ့အတွက် မူလတောင်သူလယ်သမားများကိုသာ ပေးသင့်သည်ဟု ယူဆမိပါတယ်။

ဆက်လက်၍ ယင်းမူဝါဒ(၅၂)ချက်ပါ အမှတ်စဉ်(၆)(ခ)အရ အခြားနည်းသုံးစွဲခွင့်ရရှိပြီး မြေဖြစ်သော်လည်း လယ်ယာမြေအဖြစ် အသုံးပြုနိုင်ပါက အခြားနည်းသုံးစွဲခွင့်ကို ပယ်ဖျက်ရန်လို့ဆို ထားသဖြင့် ယခု စွန့်လွှတ်မြေတချို့သည် လယ်ယာမြေအဖြစ် သုံးစွဲနိုင်သော မြေများဖြစ်နေကြောင်း Power Point တွင် တွေ့မြင်နိုင်ပါတယ်။ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃၂ တွင်လည်း နိုင်ငံတော်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအတွက် အများပြည်သူအကျိုးအလို့ငှာ လယ်ယာ မြေကို သိမ်းယူရာတွင် သက်ဆိုင်ရာ ဥပဒေနှင့်အညီ အနည်းဆုံး လိုအပ်သော ပမာဏကိုသာ သိမ်းယူရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် နှစ်(၃၀)ကြာ စီမံကိန်းလုပ်ငန်းဆောင်ရွက်ခြင်းမရှိသော လယ်ယာမြေများကို ပြန်လည်စွန့်လွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ လယ်ယာမြေဥပဒေ ပုဒ်မ ၃၁ တွင်လည်း အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ရရှိပြီးနောက် ခွင့်ပြုသည့်နေ့ရက်မှ (၆)လအတွင်း လယ်ယာမြေ ကို သတ်မှတ်သည့်နည်းလမ်းအတိုင်း စတင်အသုံးမပြုလျှင်သော်လည်းကောင်း၊ သတ်မှတ်ကာလ အတွင်း လုပ်ငန်းပြီးစီးခြင်းမရှိလျှင်သော်လည်းကောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သည် ယင်းလယ်ယာမြေအား အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ကို ပယ်ဖျက်ရမည်ဟု ပြဋ္ဌာန်းထားသဖြင့် အခြားနည်းသုံးစွဲခွင့်ကို ပယ်ဖျက်ပြီး လယ်ယာမြေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော မူလဒေသခံတောင်သူလယ်သမားများကိုသာ ပေးသင့်ကြောင်းယူဆ၍ အထက်ပါမေးခွန်းကို မေးမြန်း ရခြင်း ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

စီမံကိန်းလုပ်ငန်း ဆောင်ရွက်ထားခြင်းမရှိသောမြေ၏ မြင်ကွင်းပုံ (ဆ)



အချိန်၊ ၁၀:၂၁။

ဥက္ကဋ္ဌ။ ။ မေးခွန်းများနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တစ်ခုချင်း ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဖြေကြားချက်

အချိန်၊ ၁၀:၂၁။

ဒေါက်တာအောင်သူ(ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန)။ ။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။ မိမိကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ ရဲ့ မေးခွန်းအပေါ်မှာ ပြန်လည် ဖြေကြားသွားမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးခွန်းမှာပါတဲ့အတိုင်းပဲ အပိုင်း(၄)ပိုင်းခွဲပြီးတော့ ပြန်လည်ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ ပထမပိုင်းဖြစ်တဲ့ ရခိုင်ပြည်နယ်မှ ပြည်သူ့လူထုများအတွက် သန့်ရှင်းတဲ့ သောက်သုံးရေနှင့် သုံးစွဲရေ လုံလောက်စွာရရှိရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း သုံးစွဲခဲ့တဲ့ ဘဏ္ဍာငွေနဲ့ပတ်သက်ပြီး ဦးစွာရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။ မိမိတို့ ဝန်ကြီးဌာန အနေနဲ့ ဆောင်ရွက်တဲ့နေရာမှာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တစ်ခုတည်း သာမကဘဲနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကပါ ပါဝင်ဆောင်ရွက်ရတာဖြစ်တဲ့ အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးခွန်းမှာ ပါဝင်တဲ့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနသာမကဘဲနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ ဆောင်ရွက်ချက် များပါ ထည့်သွင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ကတော့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ လျှို့ဝှက်ဆည် စုစုပေါင်း(၃၃)ခုကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ရန်ပုံငွေကနေပြီး ကျပ်(၁၁.၀၁၉) ဘီလီယံ ကျခံသုံးစွဲပြီး တည်ဆောက်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ ယခုနှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာဆိုရင်တော့ လျှို့ဝှက်ဆည် (၁၄)ခုအတွက် ကုန်ကျငွေကျပ်(၅.၄၆၆)ဘီလီယံနဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်း လျှို့ဝှက်ဆည် (၄၇)ခုကို ကျပ်(၁၆.၄၈၅)ဘီလီယံနှင့် ဆောင်ရွက်မှုရှိကြောင်း ဦးစွာပထမ ဖြေကြားအပ်ပါတယ်။ ထို့နည်းတူစွာပဲ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့လည်းပဲ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး

နှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာရေရရှိရေးလုပ်ငန်း စုစုပေါင်း (၂၂၉၇)ခုကို ရန်ပုံငွေ ကျပ်(၁၁.၈၅၁)ဘီလီယံ ကျခံသုံးစွဲ အကောင်အထည်ဖော်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ကျေးရွာရေရရှိရေးလုပ်ငန်းပေါင်း (၄၉၉)ခု ခွင့်ပြုရန်ပုံငွေကျပ် (၇.၆၇၄)ဘီလီယံနှင့် လျာထားဆောင်ရွက်ပေးပြီးဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာရေရရှိရေးလုပ်ငန်းစုစုပေါင်း (၂၇၉၆)ခုကို ရန်ပုံငွေ ကျပ် (၁၉.၅၂၅)ဘီလီယံနှင့် ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဦးစီးဌာန(၂)ခုပေါင်း ဆောင်ရွက်နိုင်ခဲ့တဲ့ ပမာဏကတော့ ကျပ်(၃၆.၀၁)ဘီလီယံဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

ဒုတိယမေးခွန်းဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်း ဦးစီးဌာနများရဲ့ ဆောင်ရွက်မှုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသအများစုဟာ ရေရှားပါးမှုဒဏ်ကို နှစ်စဉ်ကြုံတွေ့နေရတဲ့ အလျောက် ဒေသနေပြည်သူများရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ သောက်သုံးရေ ဖူလုံစွာရရှိရေးကို ဒေသဖွံ့ဖြိုးရေး၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကရည်ရွယ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနအနေနဲ့ လျှို့ဝှက်ဆည်များ တည်ဆောက်ခြင်း၊ မြေပေါ်မြေအောက် ရေအရင်းအမြစ်များ ဖော်ထုတ်ပြီး စက်ရေတွင်းများ တူးဖော်ပေးခြင်းစတဲ့ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ သုံးစွဲရေရရှိရေးအတွက် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများက ပူးပေါင်းပြီးတော့ ရေသန့်စင်ခြင်းလုပ်ငန်းနှင့် ရေပိုက်သွယ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း တင်ပြအပ်ပါတယ်။ တတိယပိုင်းအနေနဲ့ ရေရရှိရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ ရေအရင်းအမြစ်တွေ အပေါ်မှာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ပြီး စူးစမ်းလေ့လာမှုလုပ်ငန်းများ မည်သို့ ဆောင်ရွက် နေသည်ကို မေးမြန်းထားခြင်းဖြစ်ပါတယ်။ မိမိတို့ရဲ့ ဝန်ကြီးဌာနအနေနဲ့ ရေနှင့်ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ်များ လျော့ပါးသက်သာစေရန်နှင့် ရေရှည်တည်တံ့တဲ့ ရေအသုံးချမှုဖြစ်စေရေး အတွက် ဌာနမှဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်အဖွဲ့များနှင့် စနစ်တကျပေါင်းစပ်ပြီး စီမံဆောင်ရွက်လျက်ရှိနေပါတယ်။

လက်ရှိ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မိုးခေါင်ပြီး ပူပြင်းခြောက်သွေ့သော ဒေသများနှင့် မိုးများသော်လည်း ပင်လယ်ရေငန်နှင့် ထိတွေ့နေသော ကမ်းရိုးတန်းဒေသများမှာ စိုက်ပျိုးရေး၊ သောက်သုံးရေ ရှားပါးခက်ခဲမှု မဖြစ်ပေါ်စေရေးတို့အတွက် မိုးရာသီကာလအတွင်းမှာ ရွာသွန်းသောမိုးရေများကို ထိရောက်အကျိုးရှိစွာ သိုလှောင်သုံးစွဲနိုင်ရေးနှင့် ရေကြီးနစ်မြုပ်မှု သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် ရေဘေးကာကွယ်ရေးတာဝန်များ ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ကိုယ်စားလှယ်တော်ကြီး တင်ပြတဲ့ အတိုင်းပါပဲ။ နှစ်စဉ် မိုးရေချိန် ပျမ်းမျှ(၂၀၀)လက်မနီးပါး ရွာသွန်းသော်လည်းပဲ နွေရာသီမှာ နေရာ

ဒေသအများစုမှာ ရေရှားပါးမှုဒဏ် နှစ်စဉ်ကြုံတွေ့ခံစားလျက်ရှိတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ နွေရာသီ ရေရှားပါးတဲ့ကျေးရွာများသို့ ပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေနဲ့ သောက်သုံးရေ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။

ထို့အပြင် သောက်သုံးရေကို ရေရှည်ရရှိနိုင်ရေးအတွက် ရန်ပုံငွေများလျာထားပြီး သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက လတ်တလော ရေရရှိရေးအတွက် စက်ရေတွင်းများအတွင်းမှာ ဦးစီးဌာနအနေနဲ့ ဆေးတွင်းမှုတ်ဆောင်ရွက်ခြင်း၊ မြေသားရေကန်များအတွင်းမှာ ရေဆိုး စုပ်ထုတ် ပြီးတော့ ရေချိုဖြည့်သွင်းတဲ့လုပ်ငန်း၊ ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ တယ်။ ဒေသခံပြည်သူများက ရေရရှိရေးလုပ်ငန်းများနှင့် ပတ်သက်လို့ တင်ပြချက်များအပေါ်မှာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လိုအပ်သလို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ရန် ဖြစ်နိုင်ချေ ရှိ/မရှိကို မြေပြင်စူးစမ်းလေ့လာခြင်းလုပ်ငန်း ဆောင်ရွက်ရ ပါတယ်။ ဖြစ်မြောက်နိုင်စွမ်းရှိမှသာလျှင် ရန်ပုံငွေတင်ပြတောင်းခံပြီး စီမံဆောင်ရွက်ပေးလျက် ရှိကြောင်း တင်ပြအပ်ပါတယ်။

မေးခွန်းရဲ့ စတုတ္ထပိုင်းဖြစ်တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်မှာ သောက်ရေသုံးရေ မည်မျှတိုးတက်ခဲ့ကြောင်း မေးမြန်းချက်နဲ့ပတ်သက်ပြီး ဆက်လက်တင်ပြမှာဖြစ်ပါတယ်။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်းမှာ တည်ဆောက်ခဲ့တဲ့ လျှို့ဝှက်ဆည် (၃၃)ခုကနေ အိမ်ထောင်စုပေါင်း (၁၉၀၆၁)အိမ်ထောင်စု၊ လူဦးရေအားဖြင့် (၁၀၄၄၄၇)ဦးအတွက် တစ်နှစ်ကို ရေဂါလန် သန်းပေါင်း (၈၄၂)သန်း ဖြန့်ဖြူးပေးဝေနိုင်ခဲ့ပါတယ်။ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာလည်း တည်ဆောက်လျက်ရှိတဲ့ လျှို့ဝှက်ဆည် (၁၄)ခုကနေ အကောင်အထည် ဖော်ဆောင်ရွက်ပြီးချိန်မှာ အိမ်ထောင်စုပေါင်း (၁၂၄၇၈)အိမ်ထောင်စု၊ လူဦးရေအားဖြင့် (၅၆၅၃၇)ဦး အတွက် တစ်နှစ်ကို ရေဂါလန်သန်းပေါင်း(၅၅၅)သန်း ဖြန့်ဖြူးပေးဝေနိုင်မှာဖြစ်ကြောင်း တင်ပြအပ် ပါတယ်။

သို့ဖြစ်တဲ့အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့တဲ့ တည်ဆောက်ဆဲ လျှို့ဝှက်ဆည် စုစုပေါင်း(၄၇)ခုမှ အိမ်ထောင်စုပေါင်း (၃၁၅၃၉)အိမ်ထောင်စုအတွက် လူဦးရေစုစုပေါင်း (၁၆၀၉၈၄)ဦးတို့အတွက် တစ်နှစ်လျှင် ရေဂါလန်သန်းပေါင်း(၁၉၃၇)သန်း ပေးဝေနိုင်မှာဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့လည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ရခိုင်ပြည်နယ်အတွင်းမှာ ကျေးရွာပေါင်း (၁၈၁၆)ရွာမှ ရေရရှိရေး လုပ်ငန်းပေါင်း (၂၇၉၆)ခု ဆောင်ရွက်ပြီးဖြစ်တဲ့အတွက် လူဦးရေစုစုပေါင်း (၁၂၆၀၀၀၀)ကျော်ကို အကျိုးပြုနိုင်မှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်မှာ ရေကောင်းရေသန့်ရရှိမှုဟာ (၃၇.၈)ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ World Bank နှင့် UNDP တို့ ပူးပေါင်းကောက်ယူခဲ့တဲ့ Myanmar Living Conditions Survey(MLCS-2017) ကနေပြီး Rainy Season Data အရ ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်ရဲ့ ရေကောင်းရေသန့်ရရှိမှုဟာ (၄၅)ရာခိုင်နှုန်း ရှိခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိအနေနဲ့ ၂၀၁၉ ခုနှစ်မှာ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူပြီးဖြစ်တဲ့အတွက် ပြည်နယ်ရဲ့ ရေကောင်းရေသန့်ရရှိမှု အချက်အလက်များကို မကြာမီထုတ်ပြန်ပေးနိုင်မှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ကိုယ်စားလှယ်ကြီးရဲ့ မေးခွန်းထဲမှာပါတဲ့ တင်ပြချက်ဟာ ရေများပြီးတော့ ရေရှားတာ ရခိုင်ပြည်နယ်တစ်ခုတည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးလည်း ပါ ပါတယ်။ နွေရာသီမှာ ရေရှားတဲ့ဟာက ရခိုင်ပြည်နယ်ဟာ အနည်းဆုံးဖြစ်ပါတယ်။ (၄၅)ရာခိုင်နှုန်းလောက်ရှိပါတယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးသည် ရေရှားတဲ့အဆင့်မှာ သူက (၅၀)ကျော်မှာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ရေပေါ်ရေကို အသုံးပြုရလို့ ဖြစ်ပါတယ်။ မြေအောက်ရေက ပင်လယ်နဲ့နီးပြီး ဆားငန်ရေထိုးဖောက်တဲ့အတွက် ရေတွင်းတူးလို့မရပါဘူး။ ဒါကြောင့်မို့လို့ အခြေအနေအရပ်ရပ်ဟာ ဖြစ်ပေါ်ရတဲ့အကြောင်း ထပ်ဆင့်ပြီးတော့ တင်ပြရှင်းလင်းအပ်ပါတယ်။ အမှန်ကတော့ နိုင်ငံတော်ရဲ့ ခွင့်ပြုဘဏ္ဍာငွေရရှိတာနှင့်အမျှ Water Harvesting System အနေနဲ့မြှင့်တင်မှသာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ဖြည့်စွက်တင်ပြအပ်ပါတယ်။

ဒုတိယအနေနဲ့ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်(ခ)ဦးလှမြင့်သန်း ရဲ့ မေးခွန်းအပေါ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားတဲ့ မြေနေရာဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၆၄-က)၊ ဦးပိုင်အမှတ်(၂၁၃)၊ ဧရိယာ(၁.၀၇)ဧက၊ ဦးပိုင်အမှတ်(၂၁၄)၊ ဧရိယာ (၀.၆၆)ဧက၊ ဦးပိုင်အမှတ်(၂၁၅)၊ ဧရိယာ(၁.၅၅)ဧကနှင့် ကွင်းအမှတ် (၇၆၃-ခ)၊ ဦးပိုင်အမှတ်(၈၅)၊ ဧရိယာ(၃.၄၂)ဧကရှိ ယာမြေများ ဖြစ်ပါတယ်။ ဦးတင်ထွန်း အမည်ဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ထုတ်ပေးထားကြောင်း စိစစ်သိရှိရပါတယ်။ အဆိုပါပုံစံ(၇) ရရှိပြီး ယာမြေများအနက်မှ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်အတွက် အမှုတွဲ(၂)တွဲနှင့် လျှောက်ထားခဲ့ကြောင်း စိစစ်သိရှိရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမအမှုတွဲအနေနဲ့ ရွာရှည်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၆၄-က)၊ ဦးပိုင်အမှတ်(၂၁၄)၊ ဧရိယာ(၀.၆၆)ဧကအနက်မှ (၀.၂၃)ဧကနှင့် ဦးပိုင်အမှတ်(၂၁၅)၊ ဧရိယာ (၁.၅၅)ဧကအနက်မှ (၁.၀၂)ဧက၊ စုစုပေါင်းယာမြေဧရိယာ (၁.၂၅)ဧကကို လူနေထိုင်ရန်နှင့် ကြက်မွေးမြူရေးခြံ

နေရာအဖြစ် အသုံးပြုရန် လျှောက်ထားခဲ့ပါတယ်။ ဒုတိယအမှုတွဲအနေနဲ့ ကွင်းအမှတ် (၇၆၃-ခ)၊ ဦးပိုင်အမှတ်(၈၅)၊ ယာမြေဧရိယာ(၃.၄၂)ဧကကို လူနေထိုင်ရန် မြေနေရာအဖြစ် အသုံးပြုရန်အတွက် လျှောက်ထားခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ အခြားနည်းအသုံးပြုခွင့် လျှောက်ထားသော မြေနေရာများကို ခွင့်ပြုမိန့်မရမီ ဦးတင်ထွန်း က လူနေအိမ်၊ ကြက်မွေးမြူရေး ခြံနှင့် ဈေးဆိုင်ခန်း များ ကျူးလွန်အသုံးပြုခဲ့တဲ့အတွက် ဆားလင်းကြီးမြို့နယ် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ကနေပြီး ဦးတင်ထွန်း ကို လယ်ယာမြေဥပဒေနှင့်အညီ တရားစွဲဆိုခဲ့ပါတယ်။ ထို့အတွက် ၂၀-၇-၂၀၁၈ ရက် နေ့မှာ ဆားလင်းကြီးမြို့နယ် တရားရုံးကနေပြီး အလုပ်နှင့် ထောင်ဒဏ်(၆)လ ပြစ်ဒဏ်ချမှတ် ခဲ့ကြောင်း စိစစ်သိရှိရပါတယ်။ ဒါက ပထမအကြိမ် ကျူးလွန်ခဲ့တဲ့အတွက် အနိမ့်ဆုံးချမှတ်ခဲ့တဲ့ ထောင်ဒဏ်ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဦးတင်ထွန်း ရဲ့ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လျှောက်ထား တဲ့အမှုတွဲ (၂)တွဲကို မြို့နယ်၊ ခရိုင်၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ အဆင့်ဆင့် စိစစ်ပြီး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြခဲ့ပါတယ်။ အဆိုပါ အမှုတွဲများနှင့် ပတ်သက် ပြီး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေနဲ့ ၁-၁၁-၂၀၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ လူနေအိမ်နှင့် ကြက်မွေးမြူရေးခြံအဖြစ် လျှောက်ထားတဲ့ ဧရိယာ (၁.၂၅)ဧကမှာရှိတဲ့ ပထမအမှုတွဲကို ခွင့်ပြုချက်မရမီ ကြိုတင်အသုံးပြုခဲ့တဲ့အတွက် သတ်မှတ် ဒဏ်ကြေးငွေ ပေးဆောင်စေပြီးမှ ခွင့်ပြုရန်ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးဖြတ်ခဲ့တဲ့ သတ်မှတ်ဒဏ်ကြေးငွေ ကျပ်(၅)သိန်းကို ဦးတင်ထွန်း က ပေးဆောင်ခဲ့ပြီးဖြစ်တဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၈-၁-၂၀၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ခွင့်ပြုမိန့် ပုံစံ ၁၅(က)ကို ထုတ်ပေးပြီးဖြစ်တယ်လို့ စိစစ်သိရှိရပါတယ်။ လူနေထိုင်ရန် မြေနေရာအဖြစ် လျှောက်ထားခဲ့တဲ့ ဧရိယာ (၃.၄၂)ဧကမှာရှိတဲ့ ဒုတိယ အမှုတွဲကိုလည်းပဲ အမှန်လိုအပ်တဲ့ မြေဧရိယာကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်ပြီး ပြန်လည်တင်ပြရန် ဆုံးဖြတ်ခဲ့ပါတယ်။ သို့ဖြစ်တဲ့အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လိုအပ်တဲ့ပမာဏကို ပြန်လည်စိစစ်ပြီး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ပြန်လည်တင်ပြခဲ့ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဒုတိယအမှုတွဲနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ရဲ့ ၂၉-၁-၂၀၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ သတ်မှတ် ဒဏ်ကြေးငွေ ကျပ်(၅)သိန်း ပေးဆောင်စေပြီး ခွင့်ပြုရန် ဆုံးဖြတ်ခဲ့တဲ့အတွက် ၅-၂-၂၀၂၀ ရက်နေ့မှာ ဦးတင်ထွန်း က သတ်မှတ်ဒဏ်ကြေးငွေများ ပေးသွင်းခဲ့ပါတယ်။ ဒဏ်ကြေးငွေများ ပေးသွင်းခဲ့ပြီးဖြစ်တဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၆-၆-၂၀၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ လူနေထိုင်ရန် မြေနေရာအဖြစ် လျှောက်ထားတဲ့ဧရိယာ (၃.၄၂) ဧကအနက် အမှန်တကယ်အသုံးပြုထားတဲ့ ဧရိယာ(၀.၆၀)ဧကကို ခွင့်ပြုမိန့်ပုံစံ၁၅(က) ထုတ်ပေးပြီး

ဖြစ်ကြောင်း စိစစ်သိရှိရပါတယ်။ အဆိုပါ လူနေထိုင်ရန် မြေနေရာအဖြစ် လျှောက်ထားတဲ့မြေနေရာ ဟာ ရွာမြေအဝန်းအဝိုင်းအတွင်းမှာ မကျရောက်သော်လည်း မူလရွာမြေနှင့်တစ်ဆက်တစ်စပ်တည်း တည်ရှိပါတယ်။ ပတ်ဝန်းကျင်အခြေအနေမှာလည်း စိုက်ပျိုးမြေအဖြစ် ပြန်လည်ရောက်ရှိရန် အခက်အခဲရှိခြင်း၊ နောင်လာမည့် ရွာမြေတိုးချဲ့ (ကျေးရွာမြေငှားဂရန်)ထုတ်ပေးရန်အတွက် လျာထား မြေနေရာမှာပါဝင်တဲ့အတွက် အခြားနည်းအသုံးပြုခွင့် ခွင့်ပြုခဲ့ကြောင်း စိစစ်သိရှိရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ လွတ်တော်ကိုယ်စားလှယ်ကြီး ထောက်ပြ မေးမြန်းထားသလို ဦးတင်ထွန်း မှ ၎င်း၏ပိုင်ဆိုင်မှု ဧရိယာအတွင်းမှ ဖယ်ရှားသွားစေရန်မှာ ခွင့်ပြုချက်မရမီ အခြားနည်း သုံးစွဲမှုအတွက် လယ်ယာမြေဥပဒေ ပုဒ်မ ၁၉ ပါ စည်းကမ်းချက်များ မလိုက်နာမှုကြောင့် အရေးယူရန် ပုဒ်မ ၁၉ မှာပါတဲ့ အချက် (၄)ချက်အနက် ပထမအချက်ဖြစ်တဲ့ သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်စေခဲ့ပြီးဖြစ်တဲ့အလျောက် လယ်ယာမြေထဲမှ ၎င်းအနေဖြင့် ဖယ်ရှားရန်မလိုဘဲ လယ်ယာ မြေပိုင်ဆိုင်ခွင့် ရှိမြဲရှိနေသည့် အနေအထားဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ သို့ဖြစ်တဲ့ အတွက် ဦးတင်ထွန်း အနေနဲ့ လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လျှောက်ထားမှုအပေါ် ခွင့်ပြု ချက်မရမီ လူနေအိမ်၊ ကြက်မွေးမြူရေးခြံနှင့် ဈေးဆိုင်တန်းများ ပြုလုပ်ခဲ့ခြင်းအပေါ်မှာ သက်ဆိုင်ရာ တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် ၎င်းရဲ့ အခြားနည်းအသုံးပြုခွင့် လျှောက်ထားတဲ့ အမှုတွဲများနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ ဆုံးဖြတ်ချက်များအရ သတ်မှတ် ဒဏ်ကြေးငွေများ ပေးဆောင်ခဲ့ပြီးဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ယခုလို ခွင့်ပြု ခဲ့သော်လည်းပဲ သတ်မှတ်တဲ့နည်းလမ်းအတိုင်း အသုံးမပြုဘူးဆိုရင် လယ်ယာမြေဥပဒေ ပုဒ်မ ၃၁ အရ ဆက်လက်ပြီး အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း လွတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးခွန်း အပေါ်မှာ ရှင်းလင်းဖြေကြားအပ်ပါတယ်။

ဆက်လက်ပြီးတော့ မိမိအနေနဲ့ လွတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးခွန်းအပေါ်မှာ ထပ်လောင်းပြီး ရှင်းလင်းချင်တာကတော့ အစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များမှာ ကျင့်သုံးတဲ့စနစ်များ တစ်နေရာနှင့်တစ်နေရာမှာ တူညီမှုရှိစေဖို့ရာအတွက် ကျွန်တော်တို့နိုင်ငံမှာ လယ်ယာမြေများအပေါ်မှာ အိမ်ဆောက်တဲ့ပြဿနာဟာ နေရာအနှံ့ဖြစ်ပါတယ်။ ဒါတွေအတွက် မူဝါဒတစ်ခုကို ချမှတ်ပြီးတော့ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ မကြာမီအတွင်းမှာ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တွေကို သတ်သတ်မှတ်မှတ်နှင့် ညွှန်ကြားချက်ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ နောက်ဆုံး အဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။ ရှေ့နေချုပ်ရုံး ရောက်နေပါပြီ။ ကျွန်တော်တို့ရဲ့ လယ်ယာမြေ ဥပဒေကို ပြင်ဆင်တဲ့ဥပဒေဟာ ဒီနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ လယ်ယာမြေဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ထွက်လာတာဖြစ်ပါတယ်။ လယ်ယာမြေဥပဒေကို ပြင်ဆင်တဲ့အခါမှာ ယခုဆိုလျှင် မိမိတို့ အနေနဲ့ ဖြေလျှော့ပေးခဲ့တာတွေက ငါးကန်တွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ မွေးမြူရေးလုပ်ငန်းတွေ၊

လယ်ယာမြေကို အခြားနည်းသုံးစွဲဖို့ရာအတွက် တောင်သူလယ်သမားတွေ မိမိတို့ရဲ့ Diversity မျိုးစုံအသုံးပြုနိုင်တဲ့အခွင့်အလမ်းတွေ ပိုမိုရင်းနှီးအောင် ဆောင်ရွက်ရတဲ့အစီအစဉ်များဖြစ်တဲ့အတွက် အစိုးရအဖွဲ့အနေနဲ့ ကြီးကြပ်ဖို့ရာလိုအပ်တဲ့ ဒီလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း ထပ်လောင်းပြီး တော့ ဖြည့်စွက်တင်ပြအပ်ပါတယ်။

တတိယမေးခွန်းဖြစ်တဲ့ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောသန်းထွဋ် ရဲ့ မေးခွန်းနှင့်စပ်လျဉ်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန၊ ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ရဲ့ ဖြေကြားချက်များနှင့် ပေါင်းစပ်ပြီး ဖြေကြားသွားမှာပဲ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးခွန်းပါ ဘားအံ ဘိလပ်မြေစက်ရုံမြေဧရိယာ (၁၄၄၇.၇၂)ဧကဟာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာ အုပ်စုနှင့် မြိုင်ကလေးကျေးရွာအုပ်စုမှာရှိပြီး ယခင်က စက်မှုဝန်ကြီးဌာန၊ မြန်မာ့ကြွေထည်၊ မြေထည်လုပ်ငန်းရဲ့ ကြီးကြပ်မှုအောက်မှာရှိခဲ့ပါတယ်။ အဆိုပါ ဘိလပ်မြေစက်ရုံကို ၃၀-၁၁-၁၉၉၇ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးသို့ လွှဲပြောင်းပေး အပ်ခဲ့ပါတယ်။ စက်ရုံကို အဆင့်ဆင့် လွှဲပြောင်းပေးခဲ့သော်လည်း စက်ရုံမြေဧရိယာ အမည်ပေါက် အနေနဲ့ ယခင် အမှတ်(၁)စက်မှုဝန်ကြီးဌာန အမည်ပေါက်သာ ရှိခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီး ဌာနအနေနဲ့ အမည်ပေါက်ရရှိရေး ဆောင်ရွက်နိုင်ဖို့အတွက် စက်မှုဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်ကို ပြန်လည်အပ်နှံနိုင်ရေးကို လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်ခဲ့ပါတယ်။

စက်မှုဝန်ကြီးဌာနမှ နိုင်ငံတော်သို့ ပြန်လည်အပ်နှံခွင့်ပြုရန်ကိစ္စကို ၅-၆-၂၀၁၅ ရက်စွဲပါ စာဖြင့် တင်ပြချက်အရ ၉-၇-၂၀၁၅ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၁၅)မှ သဘောတူခွင့်ပြုချက်နှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၂၅-၂-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၅၁၇/၂၀၁၆)နှင့် မြိုင်ကလေးကျေးရွာအုပ်စုအတွင်းမှ မြေဧရိယာ (၂၇၇.၉၄)ဧကနှင့် ၂၉-၂-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၃၆/၂၀၁၆)ဖြင့် မြေဧရိယာ (၁၁၆၉.၇၈)ဧက စုစုပေါင်း (၁၄၄၇.၇၂)ဧကကို နိုင်ငံတော်ပိုင်မြေ State Land အဖြစ်နဲ့ သတ်မှတ်ကြေညာခဲ့ပါတယ်။ ဆက်လက်ပြီး ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ကော်လိထွော် အရာရှိထံသို့ ၁၆-၃-၂၀၁၆ ရက်နေ့မှာ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ လက်ရောက်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ စက်မှုဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်ခြင်းဟာ မူလ တောင်သူများ အသုံးပြုရန် နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံခြင်းမျိုးမဟုတ်ပဲ ကာကွယ်ရေးဝန်ကြီးဌာနမှ အသုံးပြုရန်အတွက် ဝန်ကြီးဌာနအချင်းချင်း လွှဲပြောင်းပေးအပ်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ် ပါတယ်။ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စုနှင့် မြိုင်ကလေးကျေးရွာအုပ်စုမှာရှိတဲ့ တန်(၉၀၀)နဲ့ တန် (၄၀၀၀) ဘိလပ်မြေစက်ရုံမြေဧရိယာများမှာ လန-၃၉ ခွင့်ပြုမိန့်ရရှိထားသော မြေဧရိယာများ

ဖြစ်ပါတယ်။ လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါတယ်။ စက်မှုဝန်ကြီးဌာနမှ နိုင်ငံတော်သို့ အပ်နှံရန် စွန့်လွှတ်ပြီးနောက်မှာ ကာကွယ်ရေးဝန်ကြီးဌာနပိုင် အမည်ပေါက်ရရှိရေးအတွက် လျှောက်ထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကိုယ်စားလှယ်တော်ကြီးရဲ့ မေးခွန်းပါ တောင်သူများက လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ရရှိရေးလျှောက်ထားမှုကို စိစစ်တဲ့နေရာမှာ တန်(၉၀၀)ဘီလပ်မြေ စက်ရုံမြေအတွင်း ဦးပိုင်ပေါင်း (၇၂)၊ မြေဧရိယာ (၂၂၉.၁၄)ဧကနှင့် တန် (၄၀၀၀) ဘီလပ်မြေ စက်ရုံမြေအတွင်းက ဦးပိုင်ပေါင်း (၁၂၀)၊ မြေဧရိယာ (၄၄၉.၇၂)ဧက စုစုပေါင်း ဦးပိုင်ပေါင်း (၁၉၂)၊ မြေဧရိယာ (၆၇၈.၄၁)ဧကဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အဆိုပါ လျှောက်ထားတဲ့ ဘီလပ်မြေ စက်ရုံပိုင်မြေအတွင်းမှာ မြေနေရာများဟာ လန-၃၉ ခွင့်ပြုမိန့်ရရှိထားတဲ့ မြေနေရာများဖြစ်ပါတယ်။ အမှတ်(၁)စက်မှုဝန်ကြီးဌာနလက်ထက်မှာ မြေယာလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုစဉ်အချိန်က ကာလပေါက်ဈေး ပေးလျော်ခြင်း၊ လှာကာကျေးရွာမှာရှိတဲ့ မြေကွက်များ အစားထိုးပေးခြင်းတို့နဲ့ သဘောတူပေးချေခဲ့ပြီးဖြစ်တဲ့အတွက် ယခု ကာလပေါက်ဈေးဖြင့် ထပ်မံပြန်လည်ပေးလျော်ရန် အစီအစဉ်မရှိကြောင်းကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ၂၁-၃-၂၀၁၆ ရက်စွဲပါစာဖြင့် သဘော ထားပြန်ကြားထားတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် စက်ရုံကုန်ကြမ်းမြေ ထုတ်လုပ်နေတဲ့ ဂဝံကွင်းနှင့်ဆက်စပ်နေပြီး ဂဝံရွံ့စေးမြေထုတ်ဖို့ လျာထားတဲ့ မြေနေရာဖြစ်တဲ့အတွက် ပြန်လည် စွန့်လွှတ်ပေးနိုင်မှုမရှိကြောင်းနှင့် အခမဲ့လုပ်ကိုင်ခွင့်ကိုလည်း ခွင့်ပြုပေးနိုင်ခြင်းမရှိကြောင်း အရှေ့ တောင်တိုင်းစစ်ဌာနချုပ်ရဲ့ ၂၈-၄-၂၀၁၇ ရက်စွဲပါစာနဲ့ သဘောထားပြန်ကြားလာခဲ့ပါတယ်။

သို့ဖြစ်တဲ့အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ထုတ်ပေး၍ မရကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ရဲ့ သဘောထားမှတ်ချက်ဖြင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့ကို တင်ပြခဲ့တဲ့နေရာမှာ ၂၉-၁၀-၂၀၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ဘားအံခရိုင်၊ လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ (၉/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ(၇) လျှောက်ထားမှုအပေါ်မှာ ငြင်းပယ်ကြောင်းဆုံးဖြတ်ပြီး တောင်သူများအား ငြင်းပယ်ကြောင်း အကြောင်းကြားစာ ပုံစံ(၈) ပေးပို့ခဲ့ခြင်းဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ ဒီနေရာမှာ ဖြည့်စွက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးကို ဖြေကြားချင်တာက မိမိတို့ရဲ့ မြေစစ်မူဝါဒရဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့ အချက်(၁၀)ဖြစ်ပါတယ်။ အချက် (၁၀)ဟာ ဥပဒေမဲ့ သိမ်းဆည်းထားတဲ့ လန-၃၉ တို့၊ ပုံစံ(၇)ရတာတွေကို ဖျက်ဖို့ရာအတွက် မူဝါဒ (၁၀)မှာ ပြောပြထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဥပဒေနှင့်အညီ သိမ်းဆည်းထားတဲ့အပေါ်မှာ ဖြစ်နိုင်တဲ့ ဟာကို မူဝါဒ (၁၀)မှာ မစွမ်းဆောင်နိုင်ပါဘူး။ ဘယ်ဟာနဲ့ မိမိတို့ ပတ်သက်မလဲဆိုရင် ပုံစံမူဝါဒရဲ့ (၇)မှာပါတဲ့အချက်ဖြစ်တဲ့ သိမ်းဆည်းစဉ်ကာလက လျော်ကြေး၊ နစ်နာကြေးပေးခဲ့တယ်ဆိုတဲ့

ရရှိချက်နဲ့ပဲ ကျွန်တော်တို့ မူဝါဒရဲ့ အပိုဒ်(၇)နှင့်သာ စီစဉ်ဆောင်ရွက်ရမယ့် ကိစ္စရပ်ဖြစ်ပါကြောင်း ထပ်လောင်းဖြည့်စွက်ပြောကြားရင်း တင်ပြအပ်ပါတယ်။ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

အချိန်၊ ၁၀:၄၆။

ဥက္ကဋ္ဌ။ ။ မေးခွန်းလာရောက် ဖြေကြားပေးတဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင် များ မိမိအစီအစဉ်ပြီးဆုံးလျှင် ပြန်လည်ထွက်ခွာနိုင်ပါတယ်။

ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ်သုံးဦးမေးမြန်းတဲ့ မေးခွန်းများဟာ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတစ်ဦးတည်းက ဖြေကြားမည့် မေးခွန်းများဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာ မေးခွန်းတွေကို တစ်ဆက်တည်း မေးမြန်းပြီးမှ ပြည်ထောင်စုဝန်ကြီးက တစ်ခုချင်း ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဖုန်ကကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စာသင် ဆောင် မလုံလောက်ပါသဖြင့် (၉၀ x ၃၀)ပေ အုတ်ညှပ် Steel Structure ဖြင့် ဆောက်လုပ်နိုင်ရေး ရန်ပုံငွေခွဲဝေချထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

အချိန်၊ ၁၀:၄၆။

ဥက္ကဋ္ဌ။ ။ ပထမဦးစွာ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲ့ခိန်း မေးမြန်းဖို့ ဖြစ်ပါတယ်။

အချိန်၊ ၁၀:၄၇။

ဦးဘွဲ့ခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)။ ။ ရိုသေလေးစားအပ်ပါသော အမျိုးသား လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ ဒုတိယဥက္ကဋ္ဌကြီး၊ ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည်စုံကြပါစေကြောင်း နှုတ်ခွန်း ဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဘွဲ့ခိန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ဖုန်ကကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းဟာ ယိုယွင်းဟောင်းနွမ်းပြီး အန္တရာယ်ရှိ တဲ့အပြင် စာသင်ခန်းမလုံလောက်တဲ့အတွက် အဆောင်(၂)ကို ဖျက်သိမ်းပြီး (၉၀ x ၃၀)ပေ Steel Structure တစ်ထပ်ဆောင်ဖြင့် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းတဲ့ မေးခွန်းကို မေးမြန်းသွားမှာဖြစ်ပါတယ်။

ထန်တလန်မြို့နယ်၊ ဖုန်ကကျေးရွာဟာ ထန်တလန်မြို့မှ အနောက်ဘက်(၂၅)မိုင် အကွာတွင် တည်ရှိပါတယ်။ လူနေအိမ်ခြေ(၁၃၂)လုံး၊ လူဦးရေ(၆၉၄)ဦး ရှိပါတယ်။ ၂၀၁၈-၂၀၁၉ စာသင်နှစ်တွင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဆင့်မှ အခြေခံပညာအလယ်တန်းကျောင်း

အဆင့်သို့ တိုးမြှင့်ခြင်းခံခဲ့ရပါတယ်။ အခြေခံပညာမူလတန်းအဆင့်တွင် ကျောင်းသူ၊ ကျောင်းသား ပေါင်း (၈၉)ဦးရှိပြီးတော့ အလယ်တန်းအဆင့်တွင် (၂၈)ဦးရှိပြီး စုစုပေါင်း ကျောင်းသားဦးရေပေါင်း (၁၁၇)ဦးရှိပါတယ်။ အဆောင်(၁)ဟာ (၁၂၀ x ၃၀)ပေ အုတ်ညှပ်တစ်ထပ်ဆောင်ဖြစ်၍ သူငယ်တန်းမှ စတုတ္ထတန်းအထိ သင်ကြားပေးလျက်ရှိပြီး အဆောင်(၂) (၆၀ x ၄၀)ပေ အုတ်ညှပ်ဆောင်ဟာ ပဉ္စမတန်းမှ သတ္တမတန်းအထိ ပညာသင်ကြားလျက်ရှိရာ ယခုလာမည့်နှစ်တွင် အဋ္ဌမတန်းအထိ ကျောင်းဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ အလယ်တန်းကျောင်းဆောင်အဖြစ် အသုံးပြုတဲ့ အဆောင် (၂)ဟာ UNDP အကူအညီဖြင့် ကျပ်(၂၈)သိန်းဖြင့် ၂၀၀၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ရာ ယခုအခါ နှစ်ပေါင်း (၂၀)ကြာမြင့်နေပြီဖြစ်တဲ့အတွက် အိုမင်းယိုယွင်းပျက်စီးနေပြီဖြစ်ပါတယ်။

Power Point သုံးစွဲခွင့်ပြုပါရန် တောင်းခံအပ်ပါတယ်။ မြားနဲ့ပြထားတာက UNDP အကူအညီဖြင့် ၂၀၀၀ ပြည့်နှစ်တွင် ဆောက်လုပ်ထားတဲ့ အဆောင်ဖြစ်ပါတယ်။ အရှေ့မျက်နှာစာမှ မြင်ရတဲ့ပုံဖြစ်တယ်။ အနောက်မျက်နှာစာမှ မြင်ရတဲ့ပုံဖြစ်တယ်။ အတွင်းပိုင်းကြမ်းခင်းတွေဟာ အဲဒီလိုပဲ အချိန်ကြာပြီး ဆွေးမြည့်၊ ခြစားပြီးတော့ နေထိုင်လို့မရအောင် ဖြစ်နေပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။ ဤကျောင်းဆောင်ဟာ ပုံတွင် မြင်တွေ့ရတဲ့အတိုင်း ကြမ်းခင်းဆွေးမြည့်ပြီး ခြစားခြင်း၊ တိုင်များ၊ တံခါးပေါက်များ၊ ပြတင်းပေါက်များ၊ အမိုးသွပ်များ ယိုယွင်းပျက်စီးနေပြီး အမိုးမလုံသဖြင့် ကျောင်းသူ၊ ကျောင်းသားများအတွက် အန္တရာယ်ရှိခြင်း၊ အခန်းကျဉ်းမြောင်းပြီး ကျောင်းသူ၊ ကျောင်းသားများ လုံးဝမဆုံတဲ့အတွက် မှီရာ ဘဏ္ဍာရေးနှစ်တွင် (၉၀ x ၃၀)ပေ အုတ်ညှပ် Steel Structure တစ်ထပ်ဆောင်ဖြင့် ဆောက်လုပ်ပေးနိုင်ရေးအတွက် ရန်ပုံငွေခွဲဝေချထားပေးရန် အစီအစဉ် ရှိ/မရှိကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးအား အလေးအနက် စဉ်းစားပေးပါရန် လေးစားစွာ တင်ပြအပ်ပါတယ်။ အားလုံး ကျေးဇူးတင် ပါတယ်။

ဖုန်ကကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းဆောင် မြင်ကွင်းပုံ (ဇ)



၂၀၀၀ ပြည့်နှစ်တွင် UNDP အကူအညီဖြင့် ဆောက်လုပ်ခဲ့သော (၆၀x၂၄)ပေ အုတ်ညှပ်ဆောင်အား အရှေ့ဘက်မှ တွေ့မြင်ရသည့် မြင်ကွင်းပုံ (၆-၁)



၂၀၀၀ ပြည့်နှစ်တွင် UNDP အကူအညီဖြင့် ဆောက်လုပ်ခဲ့သော (၆၀x၂၄)ပေ အုတ်ညှပ် ဆောင်၏ ကြမ်းခင်းများ ခြစား၍ ယိုယွင်းပျက်စီးနေသည့် မြင်ကွင်းပုံ (၆-၂)



ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ထိန်းခေါင်းကျေးရွာအုပ်စု၊ လုံနူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် တိုင်ဝကျေးရွာအုပ်စု၊ ဂဏန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း များတွင် ကျောင်းဆောင်သစ် (၁၂၀ x ၃၀)ပေ RC နှစ်ထပ်အား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

အချိန်၊ ၁၀:၄၉။

ဥက္ကဋ္ဌ။ ။ ဆက်လက်ပြီး ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက် မေးမြန်းဖို့ ဖြစ်ပါတယ်။

အချိန်၊ ၁၀:၅၀။

ဦးမျိုးထပ်(ခ)ဆလှိုင်မျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)။ ။ လေးစားအပ်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထပ်(ခ)ဆလှိုင်မျိုးထိုက်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် မေးမြန်းလိုတဲ့ မေးခွန်းကတော့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ထိန်းခေါင်းကျေးရွာအုပ်စု၊ လုံနူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် တိုင်ဝကျေးရွာအုပ်စု၊ ဂဏန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းဆောင်သစ် (၁၂၀ x ၃၀)ပေ RC နှစ်ထပ်အား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုတဲ့ မေးခွန်းဖြစ်ပါတယ်။

လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ထိန်းခေါင်းကျေးရွာအုပ်စု၊ လုံနူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်သင် ကျောင်းသူ၊ ကျောင်းသားများ လုံခြုံစွာ ပညာသင်ယူနိုင်ရန်အတွက် ကျောင်းဆောင်လိုအပ်လျက်ရှိပါတယ်။ မူလတန်းအဆင့်သင် ကျောင်းဆောင်ရှိပြီဖြစ်သော်လည်း အလယ်တန်းနှင့် အထက်တန်းအဆင့်သင် ကျောင်းဆောင်များ လိုအပ်လျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် လိုအပ်တဲ့ ရုံးခန်းများလည်း မရှိသေးကြောင်း သိရှိရပါတယ်။ လွှတ်တော်ပိတ်ရက်များတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ကိုယ်တိုင်ကွင်းဆင်းလေ့လာစဉ်ကလည်း ကျောင်းဆောင်လိုအပ်ကြောင်း သိရှိရပါတယ်။

လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တိုင်ဝကျေးရွာအုပ်စု၊ ဂဏန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းနှင့် အလယ်တန်းအဆင့်သင် ကျောင်းဆောင်များရှိသော်လည်း အထက်တန်းအဆင့်သင် ကျောင်းဆောင်လိုအပ်လျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။ လက်ရှိ တချို့ကျောင်းဆောင်မှာ ဟောင်းနွမ်းပြီး အန္တရာယ်ရှိနေပြီဖြစ်သည့်အတွက် အသစ်ဆောက်လုပ်ပေးနိုင်ရန် ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ်က တင်ပြတောင်းဆိုသည့်အတွက် ကိုယ်တိုင်ကွင်းဆင်း လေ့လာတွေ့ရှိချက်အရ အထက်တန်းအဆင့်သင် ကျောင်းဆောင်လိုအပ်လျက်ရှိကြောင်း သိရှိရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ လုံနူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် ဂဏန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများတွင် လိုအပ်လျက်ရှိသည့် ကျောင်းဆောင်သစ် (၁၂၀ x ၃၀)ပေ RC နှစ်ထပ်ကျောင်းဆောင်များအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးဆောင်ရွက်ပေးနိုင်ပါရန်နှင့် အကယ်၍ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကလည်း ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင်

ဦးစားပေးလျာထားဆောင်ရွက်ပေးနိုင်ပါရန် ဒေသခံပြည်သူများကိုယ်စား လွှတ်တော်မှတစ်ဆင့် တင်ပြတောင်းဆိုရခြင်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုသည်မှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ထိန်းခေါင်းကျေးရွာအုပ်စု၊ လုံနူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် တိုင်ဝကျေးရွာအုပ်စု၊ ဂဏန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းဆောင်သစ် (၁၂၀ x ၃၀)ပေ RC နှစ်ထပ်အား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအား လေးစားစွာ မေးမြန်းအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ အန္တရာယ်ရှိ ကျောင်းဆောင်များအား ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

အချိန်၊ ၁၀:၅၂။

ဥက္ကဋ္ဌ။ ။ ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် မေးမြန်းဖို့ ဖြစ်ပါတယ်။

အချိန်၊ ၁၀:၅၂။


ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)။ ။ လေးစားအပ်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့်တကွ အားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆန်းမြင့် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ Power Point တင်ပြခွင့်ပြုပါရန် လေးစားစွာ တောင်းခံအပ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှာ နံပါတ်(၁) ပင်မ(၂)ထပ်ဆောင်၊ နံပါတ်(၂) ဧရာဆောင်၊ နံပါတ်(၃) ငဝန်ဆောင်၊ (၄) ကံ့ကော်ဆောင်၊ (၅) သီတာဆောင်တို့ ရှိကြပါတယ်။ ပင်မ(၂)ထပ်ကျောင်းဆောင်ကို ကျောင်းသား အင်အားတိုးပွားလာမှုကြောင့် ကျောင်းဆောင်မလုံလောက်လို့ မိဘပြည်သူများ ထည့်ဝင်ငွေ (၁၂၀၀၀၀)ကျပ်ဖြင့် ၁၉၆၈ ခုနှစ်က ဆောက်လုပ်ခဲ့သော ကျောင်းဆောင်ဖြစ်ပါတယ်။ ကျောင်းဆောင်မှာ အကာပျဉ်၊ ကွန်ကရစ်အခင်း၊ သွပ်မိုးထားပြီးတော့ (၇၂ x ၂၁)ပေရှိ ပင်မနှစ်ထပ်ကျောင်းဆောင် ဖြစ်ပါတယ်။ ပင်မကျောင်းဆောင်ကြီးမှာ နှစ်ပေါင်း(၅၀)ကျော် ကြာမြင့်ခဲ့လို့ အမိုးသွပ်များ ပေါက်ပြဲ နေပါတယ်။ အကာပျဉ်များလဲ ပေါက်ပြဲ၊ ကွာကျနေခြင်းတို့ ဖြစ်ပေါ်နေပါတယ်။ တိုင်းပညာရေးမှူးရဲ့ လမ်းညွှန်ချက်အရ ၂-၃-၂၀၂၀ ရက်နေ့မှာ မြို့နယ်ပညာရေးမှူး၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနဲ့အဖွဲ့ လာရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။


ဖျက်သိမ်းရန်လိုအပ်နေတဲ့ အန္တရာယ်ရှိ ဧရာကျောင်းဆောင်မှာလည်းပဲ မိဘပြည်သူများ ထည့်ဝင်ငွေ ကျပ်(၄)သိန်းနဲ့ ၁၉၈၈ ခုနှစ်က ဆောက်လုပ်ခဲ့သော ကျောင်းဆောင်ဖြစ်ပါတယ်။ ဧရာ ကျောင်းဆောင်ကြီးမှာ နှစ်ပေါင်း (၃၂)နှစ်ကျော်ကြာခဲ့ပြီဖြစ်လို့ အမိုးသွပ်များ ပေါက်ပြဲနေခြင်း၊ အကာအုတ်များ ကွာကျနေခြင်း၊ အောက်ခံခုံများ ကွဲအက်နေခြင်း၊ အခင်းများ ကျွံကျနေခြင်းတို့ ဖြစ်ပေါ်နေလျက်ရှိပါတယ်။ ငဝန်ကျောင်းဆောင်ကြီးကတော့ ၁၉၇၈ ခုနှစ်က မိဘနှင့်ဌာန ထည့်ဝင်ငွေ(၂)သိန်းကျပ်ဖြင့် ဆောက်လုပ် ခဲ့သော ကျောင်းဆောင်ဖြစ်ပါတယ်။ အကာက အုတ်၊ အခင်းက ကွန်ကရစ်၊ အမိုးက သွပ်ဖြစ်ပြီးတော့ (၁၅၀ x ၂၁)ပေ တစ်ထပ်ဆောင်ဖြစ်ပါတယ်။ ငဝန်ကျောင်းဆောင်ကြီးမှာ နှစ်ပေါင်း (၄၂)နှစ်ကျော် ကြာခဲ့ပြီဖြစ်လို့ အမိုးသွပ်များ ပေါက်ပြဲနေခြင်း၊ အကာအုတ်များ ကွာကျနေခြင်း၊ အောက်ခံအုတ်ခုံများ အက်ကွဲနေခြင်း၊ အခင်းများ ကျွံကျနေခြင်း တို့ကြောင့် အန္တရာယ်ရှိကျောင်းဆောင်အဖြစ် ပေါ်ပေါက်နေပါတယ်။

နောက် ကံ့ကော်ကျောင်းဆောင်ကြီးကတော့ မိဘနှင့်ဌာန ထည့်ဝင်ငွေ(၂၄၂၀၀၀၀) ကျပ်ဖြင့် ၂၀၀၀ ပြည့်နှစ်ကာလက ဆောက်လုပ်ခဲ့သော ကျောင်းဆောင်ဖြစ်ပါတယ်။ အဆိုပါ ကျောင်းဆောင်ဟာ နှစ်ပေါင်း (၂၀)ကျော် ကြာမြင့်ခဲ့ပြီဖြစ်လို့ အမိုးသွပ်များ ပေါက်ပြဲနေခြင်း၊ အကာ အုတ်များ ကွာကျနေခြင်း၊ အောက်ခံအုတ်ခုံများ အက်ကွဲနေခြင်း၊ အခင်းများ ကျွံကျနေခြင်း စသည့် အခြေအနေတို့ကြောင့် အန္တရာယ်ရှိကျောင်းဆောင်အဖြစ် တည်ရှိနေပါတယ်။ သီတာကျောင်းဆောင် ဟာလည်းပဲ ထိုနည်းအတိုင်း အန္တရာယ်ရှိကျောင်းဆောင်အဖြစ် ရှိနေပါတယ်။ ကုန်းပြင်ကျေးရွာ အုပ်စုအတွင်းမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားများ မှီခိုအားထား ပညာရည်နို့သောက်စို့ရတဲ့ အထက်တန်းကျောင်းဖြစ်လို့ အန္တရာယ်ကင်းပြီး စိတ်ချမ်းမြေ့စွာ ပညာသင်ယူလိုကြပါတယ်။ အဲဒါ ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းရဲ့ ကျောင်းဆောင်တို့ ဆောက်လုပ်ခဲ့သည်မှာ နှစ်ပေါင်း(၅၀)ကျော် ကြာမြင့်ပြီ ဖြစ်လို့ အန္တရာယ်ရှိ ကျောင်းဆောင်များဖြစ်နေတဲ့အတွက် ၎င်းတို့အား ဖျက်သိမ်းပြီး ကျောင်းဆောင် သစ်များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ ဒေသခံပြည်သူများရဲ့ကိုယ်စား ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ မေးမြန်းအပ်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။


အန္တရာယ်ရှိကျောင်းဆောင် ဖျက်သိမ်းရန်တင်ပြထားသော (ပင်မဆောင်)၏ ရှေ့/နောက် နှစ်ဖက်မှ မြင်ရသည့် မြင်ကွင်းပုံ (ဈ)



အန္တရာယ်ရှိကျောင်းဆောင် ဖျက်သိမ်းရန်တင်ပြထားသော (ပင်မဆောင်)၏ ဘေးနှစ်ဖက်မှ မြင်ရသည့် မြင်ကွင်းပုံ (ဈ-၁)



ဖျက်သိမ်းလိုသည့် အန္တရာယ်ရှိကျောင်းဆောင်(ငဝန်ဆောင်)၏ အခြေအနေ ပြပုံ (ဈ-၂)



အချိန်၊ ၁၀:၅၆။

ဥက္ကဋ္ဌ။ ။ မေးခွန်းများနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တစ်ခုချင်း ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဖြေကြားချက်

အချိန်၊ ၁၀:၅၆။

ဒေါက်တာမျိုးသိမ်းကြီး(ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)။ ။ လေးစားအပ်ပါသော အမျိုးသားလွတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဖြစ်ပါတယ်။ ပထမဦးစွာ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဘွဲ့ခိန်း ရဲ့ မေးခွန်းအပေါ် ပြန်လည်ရှင်းလင်း တင်ပြခွင့်ပြုပါရန် လေးစားစွာ တင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ Power Point Slides အသုံးပြု ရှင်းလင်းဖြေကြားခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေခွဲဝေပေးမှုမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းမှာ စုစုပေါင်း

အခြေခံပညာကျောင်း (၁၀)ကျောင်းအတွက် ငွေကျပ်သန်းပေါင်း(၂၄၃၇.၃၈) ခွဲဝေဆောင်ရွက်ပေးလျက်ရှိပါတယ်။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဖုန်ကကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် (၁၂၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ်ဆောင် (၁)ဆောင်၊ (၆၀ x ၂၅)ပေ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ်ဆောင် (၁)ဆောင်၊ စုစုပေါင်း ကျောင်းဆောင်(၂)ဆောင်ရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် စာရင်းအရ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၇)ဦးရှိပါတယ်။ စာသင်ခန်းအရ ကြည့်ရင်တော့ ကျွန်တော်တို့ ဒါ Partition ကန့်ထားရင်တော့ ကျောင်းဆောင်တွေက ကျောင်းသားဦးရေအရ မလောက်သော်လည်းပဲ ကျောင်းသားဦးရေကတော့ တစ်ခန်းကို (၂၀)ဦးဝန်းကျင် လောက်ပဲ ရှိတာဖြစ်တဲ့အတွက်ကြောင့် ကျောင်းသားဦးရေ အတန်းတစ်တန်းမှာရှိနေတဲ့ ကျောင်းသားဦးရေနဲ့ ကျောင်းဆောင်ရဲ့ အတိုင်းအတာအရတော့ ကျွန်တော်တို့ ဒါ စာသင်ခန်းတွေ လုံလောက်မှု ရှိသေးတယ်လို့ စိစစ်တွေ့ရှိရပါတယ်။ ကျွန်တော်တို့ ဖုန်ကကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းဆောင် ဖြစ်ပါတယ်။ (၁၂၀ x ၃၀)ပေ၊ (၆၀ x ၂၅)ပေ ကျွန်တော်တို့ အုတ်ညှပ်တစ်ထပ်ဆောင် ဖြစ်ပါတယ်။

ဒါကြောင့် ပညာရေးဝန်ကြီးဌာနအနေနဲ့ ထန်တလန်မြို့နယ်၊ ဖုန်ကကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှာ လက်ရှိကျောင်းဆောင်နဲ့ ကျောင်းသားဦးရေအရ လုံလောက်မှုတမူ ရှိသေးတဲ့အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျွန်တော်တို့ တည်ဆောက်ရေးစီမံကိန်း လျာထားချက်စာရင်းမှာတော့ ကျွန်တော်တို့ မပါဝင်သေးပါဘူး။ သို့သော် နောင်လာမည့် ဘဏ္ဍာရေးနှစ် ဖြစ်တဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ရောက်လို့ရှိရင် ကျောင်းသားဦးရေ တိုးတက်များပြားမှုအပေါ် မူတည်ပြီးတော့မှ ရန်ပုံငွေလျာထားဆောင်ရွက်နိုင်ရေးအတွက် ထပ်မံစိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။ နှစ်စဉ်လည်းပဲ ကျွန်တော်တို့ ချင်းပြည်နယ်မှာ ကျောင်းတွေ တိုးချဲ့ဖွင့်လှစ်တဲ့အတွက် ကျောင်းသားဦးရေတွေ တိုးတက်များပြားလာတယ်။ အန္တရာယ်ရှိကျောင်းဆောင်တွေလည်းပဲ ကျွန်တော်တို့ ရှိတာဖြစ်တဲ့အတွက် ဒါ သူ့ရဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဘဏ္ဍာငွေခွဲဝေလျာထားတဲ့အခါမှာ ကျွန်တော်တို့ ပိုမိုလျာထားစီစဉ်ဆောင်ရွက်သော်လည်းပဲ ကျွန်တော်တို့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ PAE နှုန်းကလည်းပဲ တောင်ပေါ်ဒေသတွေဖြစ်တဲ့အတွက် မြင့်မားခြင်းကြောင့် ဒါတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဆက်လက်၍ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက် ရဲ့ မေးခွန်းအပေါ် Power Point Slides အသုံးပြု ဆက်လက်ဖြေကြားခွင့်ပြုပါရန် လေးစားစွာ တင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေခွဲဝေပေးမှုမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းစုစုပေါင်း (၁၁)ကျောင်းအတွက် ငွေကျပ်သန်းပေါင်း (၁၂၄၅.၁၂)

ခွဲဝေပြီးတော့မှ ကျွန်တော်တို့ တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိကြောင်း တင်ပြအပ်ပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ လုံနူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် (၆၀ x ၃၀)ပေ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ(၁)ထပ်ဆောင် (၁)ဆောင်၊ (၆၀ x ၃၀)ပေ ဝါးမိုး၊ ဝါးခင်း၊ ဝါးကာ(၁)ထပ်ဆောင် (၁)ဆောင်၊ (၄၀ x ၂၀)ပေ သွပ်မိုး၊ ဝါးခင်း၊ ဝါးကာ(၁)ထပ်ဆောင် (၁)ဆောင်နဲ့ စုစုပေါင်းကျောင်းဆောင်(၃)ဆောင်ပဲရှိပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်စာရင်းအရ မူလတန်း အဆင့်သင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူ(၄၈)ဦး၊ အလယ်တန်းအဆင့်ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူ (၅၃)ဦး၊ အထက်တန်းအဆင့်ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူ (၃၄)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၁၃၅)ဦးရှိကြောင်း စိစစ်တွေ့ရှိရပါတယ်ခင်ဗျား။ ဒါကြောင့် ရှိနေတဲ့ကျောင်းဆောင်တွေရဲ့ အခြေအနေအရ အထက်တန်းကျောင်းဖြစ်တဲ့အတွက် စာသင်ခန်း (၁၁)ခန်း အနည်းဆုံး ကျွန်တော်တို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါတောင် ဆရာ၊ ဆရာမတွေ၊ ကျောင်းအုပ် တွေအတွက် ရုံးခန်းမပါသေးပါဘူး။ သို့သော် အတန်းတစ်တန်းဟာ ကျွန်တော်တို့ ဒီကျောင်းမှာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် (၁၀)ဂဏန်းပဲ ရှိနေကြောင်း စိစစ်တွေ့ရှိရပါတယ်။ ဒါကြောင့်မို့ ရှိနေတဲ့ ကျောင်းဆောင်ရဲ့ အခြေအနေနဲ့ အတန်းတစ်တန်းမှာ ကျောင်းသား၊ ကျောင်းသူ အများဆုံး(၁၀)ဦး ဝန်းကျင်ပဲ စိစစ်တွေ့ရှိရတာကြောင့် ကျွန်တော်တို့ ဒါဟာလည်းပဲ ကျောင်းဆောင်နဲ့ ကျောင်းသားဦးရေ လက်ရှိအခြေအနေမှာတော့ မျှတမှုရှိနေပါသေးတယ်။ သို့သော် ဝါးမိုး၊ ဝါးခင်း၊ ဝါးကာ စာသင်ဆောင် တွေကတော့ ကျွန်တော်တို့ အဆင့်မြှင့်တင်ပေးဖို့အတွက် လိုအပ်တယ်ဆိုတာကတော့ လက်ခံပါ ကြောင်းနှင့် တင်ပြတာကို အထူးကျေးဇူးတင်ရှိပါကြောင်း တင်ပြအပ်ပါတယ်။

ပလက်ဝမြို့နယ်၊ ဂဏန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှာ (၁၂၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ်ဆောင် (၁)ဆောင်၊ (၉၀ x ၃၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ်ဆောင် (၁)ဆောင်၊ စုစုပေါင်း ကျောင်းဆောင်(၂)ဆောင်ရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်စာရင်းအရ မူလတန်းအဆင့် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူ(၈၂)ဦး၊ အလယ်တန်းအဆင့် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူ(၈၅)ဦး၊ အထက်တန်းအဆင့် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၉၂)ဦး ရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။

ဒါကြောင့် အထက်တန်းကျောင်းဖြစ်တဲ့အတွက် အတန်း (၁၁)တန်းမှာ (၁)တန်းကို ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးဝန်းကျင်ရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီကျောင်း(၂)ကျောင်းဟာဆိုလို့ရှိရင် ကျောင်းဆောင်တွေရဲ့ အခြေအနေနဲ့ တစ်တန်းကို ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးဝန်းကျင်ပဲ ရှိသေးတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒါ ပလက်ဝမြို့နယ် ဆိုတာ အားလုံးသိတဲ့အတိုင်းပဲ နယ်မြေလုံခြုံရေးအခြေအနေအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာတော့

ကျွန်တော်တို့ ဒါ လျာထားဆောင်ရွက်ပေးနိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် နောင်လာမည့်ဘဏ္ဍာရေး နှစ်မှာ ရန်ပုံငွေထပ်မံစိစစ်လျာထားပြီး လိုအပ်တာတွေကို ချက်ချင်းဖြည့်ဆည်းပေးဖို့အတွက် ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆန်းမြင့် ရဲ့မေးခွန်းအပေါ် Power Point Slides အသုံးပြု ဆက်လက်ဖြေကြားခွင့်ပြုပါရန် လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေခွဲဝေပေးမှုဟာ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်အတွင်းမှ ကျောင်းစုစုပေါင်း (၁၂)ကျောင်းအတွက် ငွေကျပ်သန်းပေါင်း(၉၆၈.၇)ခွဲပေးပြီးတော့မှ တည်ဆောက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်၊ ကုန်းပြင်အခြေခံပညာအထက်တန်းကျောင်းမှာ ပင်မဆောင် (အန္တရာယ်ရှိကျောင်း ဆောင်) (၇၂ x ၂၁) ပေ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ကာ (၂)ထပ်ဆောင် (၁)ဆောင်၊ တေဇဆောင် (၁၂၀ x ၂၁)ပေ သွပ်မိုး၊ ပျဉ်ကာ(၁)ထပ်ဆောင် (၁)ဆောင်၊ သီတာဆောင် (၁၅၀ x ၂၁)ပေ သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်ဆောင် (၁)ဆောင်၊ ငဝန်ဆောင် (၁၅၀ x ၂၁)ပေ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ်ဆောင် (၁)ဆောင်၊ ဧရာဆောင် (၆၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ်ဆောင် (၁)ဆောင်၊ ခန်းမဆောင် (၁၂၅ x ၂၄)ပေ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ်ဆောင် (၁)ဆောင်၊ ရတနာဆောင် (၉၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်ဆောင် (၁)ဆောင်၊ ကံ့ကော်ဆောင် (၁၅၀ x ၂၁)ပေ သွပ်မိုး၊ အုတ်ညှပ်(၁) ထပ်ဆောင် (၁)ဆောင်၊ ခရေဆောင် (၁၈၀ x ၃၀)ပေ RC (၁)ထပ်ဆောင် (၁)ဆောင်၊ စုစုပေါင်း ကျောင်းဆောင် (၉) ဆောင်ရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။

အဆိုပါကျောင်းအား ၂၀၁၉-၂၀၂၀ ပညာသင်နှစ်စာရင်းအရ မူလတန်းအဆင့် ပညာ သင်ယူနေသော ကျောင်းသား၊ ကျောင်းသူ (၁၈၆)ဦး၊ အလယ်တန်းအဆင့် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူ (၉၁၉)ဦး၊ အထက်တန်းအဆင့် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူ (၅၀၀)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၆၀၅)ဦးရှိကြောင်း စိစစ်တွေ့ရှိ ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကျောင်းသားဦးရေကလည်း (၁၆၀၀)ကျော်ရှိတယ်။ ကျွန်တော်တို့ စာသင်ခန်းတွေမှာလည်းပဲ အန္တရာယ်ရှိကျောင်းဆောင်နဲ့ တူတဲ့အတွက်ကြောင့်မို့ စာသင်ခန်း လိုအပ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။

ဒါကြောင့် ပညာရေးဝန်ကြီးဌာနအနေနဲ့ ရေကြည်မြို့နယ်၊ ကုန်းပြင်အခြေခံပညာအထက် တန်းကျောင်းမှာ (အန္တရာယ်ရှိဆောင်)ကိုဖျက်သိမ်းပြီးတော့ (၁၃၀ x ၃၀)ပေ RCC (၂)ထပ်ဆောင် (၁)ဆောင် ဆောက်လုပ်ပေးဖို့အတွက် လိုအပ်သော ကျွန်တော်တို့ ကျောင်းဆောင်တွေရဲ့ပုံဖြစ်ပါတယ်။

ဒါကတော့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးလည်းပဲ ပြသွားပြီးသားဖြစ်ပါလိမ့်မယ်။ တေဇဆောင် ဖြစ်ပါတယ်။ သီတာဆောင်ဖြစ်ပါတယ်။ ငဝန်ဆောင်ဖြစ်ပါတယ်။ ဒါကတော့ ဧရာဆောင်ဖြစ်ပါတယ်။ ခန်းမဆောင် ဖြစ်ပါတယ်။ ရတနာဆောင် ဖြစ်ပါတယ်ခင်ဗျား။ ကံ့ကော်ဆောင်ဖြစ်ပါတယ်။ ခရေ ဆောင်ဖြစ်ပါတယ်ခင်ဗျား။ ဒါကြောင့် ကျွန်တော်တို့ လိုအပ်နေတဲ့ (၁၃၀ x ၃၀)ပေ RCC (၂)ထပ်ဆောင် (၁)ဆောင် ဆောက်လုပ်ပေးဖို့အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ရဲ့ ငွေလုံးငွေရင်း တည်ဆောက်ရေးရန်ပုံငွေခေါင်းစဉ်အောက်မှာ မြို့နယ်ဦးစားပေးအစီအစဉ်အရ စိစစ် ထည့်သွင်း လျာထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ရှိပါတယ်ခင်ဗျား။

အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်က ဆွေးနွေးခြင်း

အချိန်၊ ၁၁:၀၉။

ဥက္ကဋ္ဌ။ ။ အစီအစဉ်(၆) ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ၂၀၁၉ ခုနှစ်၊ ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ၂၅-၃-၂၀၂၀ ရက်နေ့တွင် ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါတယ်။ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့ထားသော ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာပါတယ်။ ပြည်သူ့လွှတ်တော်က ပြန်လည်ပေးပို့လာသော ပြင်ဆင်ချက်ကို ဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားတဲ့ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ)ဦးမောင်စိုး ဆွေးနွေးဖို့ ဖြစ်ပါတယ်။ (၆)မိနစ်ထက်မပိုဘဲ ဆွေးနွေး ခွင့်ပြုမှာဖြစ်ပါတယ်။

အချိန်၊ ၁၁:၀၉။

ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)။ ။ လေးစား ရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကိုယ်ရောစိတ်ပါဘေးရန်ကွာ၍ ကျန်းမာကြပါစေ။ ကျွန်တော်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁၀)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်း(ခ)ဦးမောင်စိုး ဖြစ်ပါတယ်။ ကျွန်တော် အခု ပြင်ဆင်ရန် အဆိုပြုဆွေးနွေးထားတဲ့ ပြည်သူ့လွှတ်တော်ကနေ အတည်ပြုချက်၊ ပြင်ဆင်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့ ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့

လွှတ်တော်ရဲ့ အတည်ပြုချက်ဖြစ်တဲ့ အခန်း ၇၊ ပုဒ်မ ၁၄ (က)၊ ပုဒ်မ ၁၆၊ အခန်း ၈၊ ပုဒ်မ ၂၁ (က)နဲ့(ဂ)၊ အခန်း ၁၃၊ ပုဒ်မ ၃၄ တို့ကို ကျွန်တော် ကန့်ကွက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

အခန်း ၇ ရဲ့ ပုဒ်မ ၁၄ (က)အရ ကောင်စီဝင်များ အစည်းအဝေးကျင်းပနိုင်ရေး အခန်း ဖြစ်ပါတယ်။ ကောင်စီက ပုံမှန်အစည်းအဝေးတွေကို (၆)လတစ်ကြိမ် ခေါ်ယူကျင်းပရမယ်လို့ အမျိုးသားလွှတ်တော်ရဲ့အတည်ပြုချက်ကို ပြည်သူ့လွှတ်တော်က တစ်နှစ်လျှင် တစ်ကြိမ်ပဲ ကျင်းပ ရမယ်လို့ ပြင်ဆင်ချက်ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်၏ပြင်ဆင်ချက်ကို ကျွန်တော်ကန့်ကွက်ပြီး တော့ အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက်ကို ထောက်ခံသွားမှာဖြစ်ပါတယ်။ ကောင်စီက တစ်နှစ်ကို တစ်ကြိမ်ပဲ ကျင်းပရမယ်ဆိုလျှင် တစ်နှစ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က Interpretation of law မှာဆိုလို့ရှိရင် တစ်နှစ်သည် ဇန်နဝါရီလ ၁ ရက်နေ့ကနေပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားတာဖြစ်ပါတယ်။ ဒါဆိုရင် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးရက်မှာ အစည်းအဝေးကျင်းပလိုက်ရင်လည်း ဒီဥပဒေအရ ကျင်းပခွင့်ရှိတယ်လို့ဆိုတယ်။ ဒါကြောင့် ကျွန်တော်က အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက်ဖြစ်တဲ့ ကောင်စီရဲ့အစည်းအဝေးကို (၆)လတစ်ကြိမ် ကျင်းပ ရမယ်လို့ အတည်ပြုချက်ကို ထောက်ခံတာဖြစ်ပါတယ်။ ဒါမှသာလျှင် ကျွန်တော်တို့ ကောင်စီဖွဲ့စည်း ပြီးတော့ (၆)လအတွင်းမှာ တစ်ကြိမ်ကျင်းပရမယ်လို့ အဓိပ္ပာယ်သက်ရောက်တာ ဖြစ်ပါတယ်။

နောက်တခုက ကျွန်တော် ပုဒ်မ ၁၆ ဖြစ်ပါတယ်။ ဒီ ပုဒ်မ ၁၆ ကတော့ အမျိုးသား လွှတ်တော်က အတည်ပြုထားတာက ဒီကောင်စီတွေဟာ အစည်းအဝေးကျင်းပတဲ့အခါ ကောင်စီဝင် တွေကိုဖိတ်ကြားရာမှာ အစည်းအဝေး၌ ဆွေးနွေးမယ့်အကြောင်းအရာ ဆုံးဖြတ်မယ့်ကိစ္စနဲ့ အစည်းအဝေး အစဉ်အလာ၊ အစီအစဉ်တွေကို အစည်းအဝေးဖိတ်စာနှင့်အတူ ပူးတွဲပေးပို့ပြီးတော့ အစည်းအဝေးမစခင် အနည်းဆုံး (၄၈)နာရီ ကြိုတင်ဖိတ်ကြားရမယ်။ (၂)ရက် ကြိုတင်ဖိတ်ကြားဖို့ကို အမျိုးသားလွှတ်တော်က အတည်ပြုထားတာဖြစ်ပါတယ်။ ဒီအတည်ပြုချက်ကို ပြည်သူ့လွှတ်တော်က ပယ်ဖျက်ထားခြင်းဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ရဲ့ ပယ်ဖျက်ချက်ကို ကျွန်တော့်အနေနဲ့ ကန့်ကွက်ပြီး အမျိုးသားလွှတ်တော်က အတည်ပြုချက်အတိုင်းသာ ဆက်လက်ထားရှိဖို့ ကျွန်တော် ထောက်ခံဆွေးနွေးတာဖြစ်ပါတယ်။ ကောင်စီဝင်တွေကို ကျွန်တော်တို့ တစ်နှစ်ကို (၂)ကြိမ်ကျင်းပတဲ့ အခါမှာ အနည်းဆုံး (၂)ရက်ကြိုတင်အကြောင်းကြားရမယ်လို့ ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်။

နောက် ကျွန်တော် ပုဒ်မ ၂၁(က)နဲ့(ဂ) ဒီပုဒ်မဟာ ပြည်သူ့လွှတ်တော်မှာဆိုရင်တော့ ပုဒ်မ ၁၉ (က)(ဂ) အဖြစ် အမှတ်စဉ်ပြောင်းသွားတာဖြစ်ပါတယ်။ ဒီပြဋ္ဌာန်းချက်မှာက အမျိုးသား လွှတ်တော် အတည်ပြုချက်က ကောင်စီဟာ ပုဒ်မ ၂၁(က) မှတ်ပုံတင်အရာရှိမှ တင်ပြချက်ကို လက်ခံစိစစ်ပြီးတော့ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းနဲ့ ဆိုင်းငံ့ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်လို့ အမျိုးသားလွှတ်တော်က အတည်ပြုထားခြင်းဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကတော့ ဆိုင်းငံ့ခြင်းဆိုတဲ့ စကားရပ်ကို ပယ်ဖျက်ပြီးတော့ ငြင်းပယ်ခြင်းပြုနိုင်သည်ဆိုတဲ့ ပြဋ္ဌာန်းချက်

ဖြစ်ပါတယ်။ ဒါကို ပြည်သူ့လွှတ်တော်ရဲ့ အတည်ပြုချက်ကို ကန့်ကွက်ပြီးတော့ အမျိုးသား လွှတ်တော်ရဲ့ အတည်ပြုချက်ကို ထောက်ခံခြင်းဖြစ်ပါတယ်။

ကောင်စီဟာ ကျွန်တော်တို့ မှတ်ပုံတင်လက်မှတ်တွေထုတ်ပေးတဲ့အခါမှာ ပုဒ်မ ၂၁ (ဃ) က စိစစ်တဲ့အခါမှာ အထောက်အထားတွေ ပြည့်စုံမှုမရှိကြောင်း တွေ့ရှိတဲ့အခါမှာ လျှောက်ထားသူကို ပြန်လည်ပြည့်စုံအောင် အကြောင်းကြားပြီးတော့ ခေတ္တ ဆိုင်းငံ့ထားနိုင်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒါကို ဆိုင်းငံ့ခြင်းကို ပြည်သူ့လွှတ်တော်က ပယ်ဖျက်ထားခြင်းဖြစ်တဲ့အတွက် အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက်သာလျှင် ကျွန်တော်ထောက်ခံခြင်းဖြစ်ပါတယ်။ နောက် ပုဒ်မ ၃၄ ဖြစ်ပါတယ်။ ပုဒ်မ ၃၄ ဟာ ကျွန်တော်တို့ အရေးယူခြင်းပုဒ်မဖြစ်ပါတယ်။ ကောင်စီက ကျန်းမာရေးမှူးတွေကို အရေးယူတဲ့အခါမှာ ပုဒ်မ ၃၄ အရ အရေးယူခံရတဲ့ မှတ်ပုံတင်ကျန်းမာရေးမှူး သို့မဟုတ် မှတ်ပုံတင် ပြည်သူ့ကျန်းမာရေးကြီးကြပ်သူ ကိုယ်တိုင်ဖြစ်စေ ရှေ့နေနဲ့ဖြစ်စေ ခုခံချေပခွင့်ပြုရမည်လို့ ပြဋ္ဌာန်းချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ ဒီပြဋ္ဌာန်းချက်ကို ပြည်သူ့လွှတ်တော်က ပယ်ဖျက်ထားခြင်း ဖြစ်ပါတယ်။ ချေပခွင့်မရှိဘူးလို့ မှတ်ယူထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက်ဖြစ်တဲ့ အရေးယူခံရတဲ့ မှတ်ပုံတင်ကျန်းမာရေးမှူးတွေလား သို့တည်းမဟုတ် ပြည်သူ့ကျန်းမာရေးကြီးကြပ်တွေလား အဲ့ဒီလို စီမံခန့်ခွဲရေးနည်းလမ်းနဲ့ အရေးယူခြင်းခံရတဲ့အခါမှာ ကိုယ်တိုင်ဖြစ်စေ ရှေ့နေနဲ့ဖြစ်စေ ခုခံချေပခွင့်ပြုရမည်ဆိုတဲ့ အမျိုးသားလွှတ်တော်ရဲ့ အတည် ပြုချက်ကို ထောက်ခံပါကြောင်း ဆွေးနွေးရင်း နိဂုံးချုပ်ပါတယ်။

အချိန်၊ ၁၁:၁၅။

ဥက္ကဋ္ဌ။ ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း(ခ)ဦးမောင်စိုး ရဲ့ ဆွေးနွေးချက်နဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ဖို့ဆုံးဖြတ်ပါတယ်။

အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၏ ဓာတုဓာတ်ကြွင်းများကြောင့် ဖြစ်ပေါ်စေသော ဘေးထွက်ဆိုးကျိုးများ လျော့ချခြင်းဆိုင်ရာ လေ့လာစိစစ်မှု အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း

အချိန်၊ ၁၁:၁၅။

ဥက္ကဋ္ဌ။ ။ အစီအစဉ်(၇) ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၏ ဓာတုဓာတ်ကြွင်းများကြောင့် ဖြစ်ပေါ် စေသော ဘေးထွက်ဆိုးကျိုးများ လျော့ချခြင်းဆိုင်ရာ လေ့လာစိစစ်မှု အစီရင်ခံစာကို ဆွေးနွေးရန်

လွှတ်တော်ကိုယ်စားလှယ်(၂)ဦး အမည်စာရင်း တင်သွင်းထားပါတယ်။ တစ်ဦးလျှင် (၆)မိနစ်ထက် မပိုဘဲ ဆွေးနွေးခွင့်ပြုမှာ ဖြစ်ပါတယ်။

ပထမဦးစွာ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ် ဆွေးနွေးဖို့ ဖြစ်ပါတယ်။

အချိန်၊ ၁၁:၁၆။

ဒေါ်ရွှေရွှေစိန်လတ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)။ ။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးမင်္ဂလာပါရင်။ ကျွန်မကတော့ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ် ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းများရဲ့ ဓာတုဓာတ်ကြွင်းများကြောင့်ဖြစ်ပေါ်စေသော ဘေးထွက်ဆိုးကျိုးများ လျှော့ချခြင်းဆိုင်ရာ လေ့လာ စိစစ်မှုအစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးကော်မတီကို အစီရင်ခံစာအတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အစီရင်ခံစာရဲ့ ရည်ရွယ်ချက်၊ သုတေသနလုပ်ငန်းစဉ်၊ တွေ့ရှိသုံးသပ်ချက်နဲ့ အကြံပြုချက်တွေဟာ လက်ရှိတွေ့ကြုံနေရတဲ့ အခြေအနေများအပေါ်မှာ အလွန်ထင်ဟပ်မှုရှိသလို အဲဒီ အကြံပြုချက်တွေကို သက်ဆိုင်သူ အကျိုးခံစားခွင့်ရှိသူအားလုံးက တာဝန်သိစိတ်နဲ့ ပူးပေါင်းအကောင်အထည်ဖော်မယ်ဆိုလို့ရှိရင် နိုင်ငံအတွက်၊ ပြည်သူ့အတွက် အလွန်ပဲအကျိုးရှိမှာဖြစ်တဲ့အတွက်ကြောင့် ထပ်ဆင့်ပြီးတော့ ကျေးဇူးတင်ကြောင်း ပြောပါရစေ။

အဲဒီအပြင် လက်ရှိ မြန်မာနိုင်ငံမှာ ချမှတ်ထားတဲ့ စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် ကိုဗစ်နဲ့ပတ်သက်ပြီးတော့မှ ဆောင်ရွက်နေတဲ့ CERP အကောင်အထည်ဖော်ရာမှာလည်း ဒီအစီရင်ခံစာပါ တွေ့ရှိသုံးသပ်ချက်တွေနဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်သုံးမယ်ဆိုလို့ ရှိရင် ပိုပြီးတော့အကျိုးရှိပါတယ်။ အဲဒီတော့ ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေဟာ ဓာတုဓာတ်ကြွင်းတွေကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်နေတယ်။ ဘာကြောင့်ဖြစ်ရတယ်။ ဒါတွေကို ဘယ်လိုလျှော့ချနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်းသိရှိရသလို ဒီဟာနဲ့သက်ဆိုင်နေတဲ့ ဌာနတွေ၊ စီးပွားရေးသမားတွေ၊ ဥပဒေတွေကို အကောင်အထည်ဖော်နေတဲ့ သူတွေ၊ တရားဥပဒေစိုးမိုးရေးကို တာဝန်ရှိတဲ့သူတွေ၊ စားသုံးသူ ပြည်သူလူထုနဲ့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမား အားလုံး၊ မီဒီယာများအားလုံးက ဒီအစီရင်ခံစာပါ အချက်အလက်တွေကို လေ့လာသုံးသပ်မယ်ဆိုရင် ပိုပြီးအကျိုးရှိကြောင်း အကြံပြုလိုပါတယ်ရှင်။

ကျွန်မအနေနဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီးတော့ အထူးပြောစရာ မရှိသော်လည်းပဲ တစ်ခုတော့ ကျွန်မ အကြံပြုဆွေးနွေးလိုပါတယ်။ အဲဒါ ဘာလဲဆိုလို့ရှိရင် အစီရင်ခံစာဟာ သုတေသန အစီရင်ခံစာဖြစ်တယ်။ အခန်းတွေလည်းများတယ်။ ဒီဟာပေါ်မှာ သုံးသပ်ပြီးတော့မှ အနှစ်ချုပ် အစီရင်ခံစာ မပါရှိတာတွေ့ရမယ်။ ဒါကြောင့်မို့လို့ ကျွန်မအနေနဲ့ ဒီအစီရင်ခံစာကို လေ့လာပြီးမှ တွေ့ရှိရတဲ့အနှစ်ချုပ်တွေကို ထပ်ဆင့်ပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီအစီရင်ခံစာ အရ ဓာတုဓာတ်ကြွင်းတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာဖြစ်ပေါ်နေတဲ့ ဘေးထွက်ဆိုးကျိုးတွေက ကျွန်မတို့ စိုက်ပျိုးထုတ်လုပ်သူတင်မကပါဘူး။ သက်ဆိုင်နေတဲ့သူအားလုံးမှာ အကျိုးသက်ရောက်မှုတွေရှိပါတယ်။ အထူးသဖြင့် စားသုံးသူပြည်သူလူထုမှာ ဒီဘေးထွက်ဆိုးကျိုးတွေကို အထူးပဲခံစားနေရတာ တွေ့ရှိရပါတယ်။

အဲဒါတွေက ဘာကြောင့်ဖြစ်ရလဲဆိုရင် (၁) ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ ကျင့်သုံးအကောင်အထည်ဖော်မှု အားနည်းတာ နောက်တစ်ခုက ပြည်တွင်းစားသုံးထုတ်လုပ်ဖို့အတွက် ထုတ်လုပ်တဲ့ စားသုံးသီးနှံ တွေမှာအများဆုံးပါဝင်တဲ့ ဓာတ်ကြွင်းသတ်မှတ်ချက် (Maximum Residue Limit - MRL) သတ်မှတ်ချက် မရှိတာပါ။ ဒါနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေမှာရှိပါတယ်။ နိုင်ငံတော်တော် များများမှာလည်း ရှိပါတယ်။ ကျွန်မတို့နဲ့ကပ်လျက် ဒီထိုင်းနိုင်ငံမှာလည်း ဒါတွေ ရှိပါတယ်။ ဒီလိုမျိုး မရှိတဲ့အတွက်ကြောင့် ကျွန်မတို့က အဖက်ဖက်က နစ်နာနေတာကို တွေ့ရပါတယ်။ နောက်တစ်ခုကတော့ စိုက်ပျိုးရေးထွက်ကုန်တွေ လုံခြုံစိတ်ချရမှုကို စိစစ်ဖို့အတွက်ဆိုရင် အစားအသောက် ထုတ်လုပ်မှုကွင်းဆက် Food Supply Chain တစ်ခုလုံးဖြစ်တဲ့ စိုက်ပျိုးထုတ်လုပ်မှုတို့၊ သိုလှောင်မှု၊ ပြင်ဆင်မှုနဲ့ ထုတ်ပိုးမှုအဆင့်အတန်း စစ်ဆေးတဲ့နည်းစနစ် မရှိပါဘူး။ FDA က စစ်ဆေးတယ်ဆိုတာလည်း နောက်ဆုံးထုတ်ပိုးပြီးတော့မှ ရောက်ရှိလာတဲ့ကုန်ပစ္စည်းတွေအပြင် FDA ကို တင်ပြ လာတဲ့ပစ္စည်းတွေကိုပဲ စစ်ဆေးတာဖြစ်တဲ့အတွက်အကြောင့် အဲဒီစနစ်က အလွန်အားနည်းကြောင်း ကျွန်မတို့ ဒီအစီရင်ခံစာအရ သိရှိရပါတယ်။

နောက်တစ်ခုက ကျွန်မတို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက် ပူးပေါင်းမှုအားနည်းနေတာလည်း အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ဘယ်ဌာနက ဘယ်ဟာကို တာဝန်ယူတယ်၊ ဘယ်လိုလုပ်နေတယ်ဆိုတာ တိတိကျကျ စစ်ဆေးမှုအားနည်းပါတယ်။ အခြား နိုင်ငံတွေမှာဆိုလို့ရှိရင် ဒီလိုမျိုး စစ်ဆေးတာနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနတစ်ခုက တာဝန်ယူပြီးတော့ တိတိကျကျ သတ်မှတ်ဆောင်ရွက်တာရှိပါတယ်။ ကျွန်မတို့မှာတော့ ဌာနအသီးသီးကနေ သူ့ဟာသူ အလျဉ်းသင့်သလို ဆောင်ရွက်နေတာဖြစ်တဲ့အပြင် ချိတ်ဆက်ဆောင်ရွက်မှု အားနည်းနေတာကို လည်းတွေ့ရပါတယ်။ အဲဒီအပြင် ကျွန်မတို့ ယုံကြည်စိတ်ချရတဲ့ စစ်ဆေးတိုင်းတာရေးစနစ် မရှိတာ ဖြစ်ပါတယ်။ အထူးသဖြင့် တရားမဝင် ဝင်လာတဲ့ ဓာတုဆေးဝါးတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့

နယ်စပ်တွေမှာ သေချာစစ်ဆေးတဲ့စနစ် မရှိပါဘူး။ အဲဒီအတွက်လည်း ကျွန်မတို့ အားနည်းရခြင်း ဖြစ်ပါတယ်။ နောက် တရားမဝင်လမ်းကြောင်းက ဝင်လာတဲ့စားသောက်ကုန်တွေနဲ့ ဓာတုပစ္စည်း တွေကို ခုနကလိုပေါ့ FDA မှာ စနစ်တကျ စစ်ဆေးနိုင်မှုမရှိပါဘူး။

နောက် အစားအစာဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်ပြီးတော့ တာဝန်ယူဆောင်ရွက်တဲ့ ဌာန တွေကလည်း တိတိကျကျမရှိဘဲနဲ့ ဌာနအသီးသီးက အကွဲကွဲအပြားပြားဖြစ်နေ တာတွေ့ရတယ်။ စိုက်ပျိုးရေးသုံး ဓာတုပိုးသတ်ဆေးမြေဩဇာတင်သွင်းမှုတွေကို ပြည်ပမှနေအားလုံးတင်သွင်းရပြီးတော့ ဓာတ်ခွဲစစ်ဆေးမှုတွေကလည်း အချိန်ယူရတဲ့အခက်အခဲတွေရှိတယ်။ ပိုမိုဘေးကင်းလုံခြုံတဲ့ စိုက်ခင်း ကျင့်သုံးမှုတွေနဲ့ လူထုအသိပညာပေးခြင်းမှာလည်း အားနည်းပြီးတော့ ဒီပညာပေးလုပ်ငန်းတွေကို တကယ်တမ်းဆိုရင် စိုက်ပျိုးရေးဌာနက နိုင်ငံတော်ရဲ့ဘတ်ဂျက်ကို တော်တော်သုံးစွဲတဲ့အပြင် နိုင်ငံခြားကြွေးမြီနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေမှာလည်း အများကြီးရရှိပါတယ်။ ဒါပေမဲ့ အဲဒီ လုပ်ငန်းတွေရဲ့ အကျိုးသက်ရောက်မှုကို နှိုင်းယှဉ် ဖော်ပြသုံးသပ်နိုင်တဲ့စနစ်တွေ၊ Database တွေ၊ အထူးသဖြင့် Monitoring & Evaluation ခေါ်တဲ့ စောင့်ကြည့်လေ့လာထိန်းကျောင်းတဲ့စနစ်က လုံးဝ မရှိသလောက်ဖြစ်ပါတယ်။ အဲဒါကိုလည်း ထောက်ပြထားပါတယ်။ နောက်တစ်ခါ ဝန်ထမ်းတွေရဲ့ စွမ်းရည်မြှင့်တင်မှု၊ ပံ့ပိုးမှုတွေကို စနစ်တကျ ဆောင်ရွက်နိုင်မယ့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး စနစ်လည်းမရှိဘူး။ မူဝါဒလည်း မရှိဘူးဆိုတာ တွေ့ရပါတယ်။ နောက်တစ်ခါ စီးပွားရေးသမား တွေဟာ တကယ်တမ်းကျတော့ ဈေးကွက်စီးပွားရေး သေချာမရှိတာကြောင့်မို့လို့ သူတို့က ပွဲစားတွေကနေ အဆမတန်ပေးပြီးတော့ တောင်သူတိုင်းကို ဒီဆေးဝါးတွေကို တိုက်ရိုက်ရောင်းချဖို့ ဈေးကွက်ထိန်းချုပ်နိုင်မှု အားနည်းတာကို တွေ့ရပါတယ်။

ဒါတွေက အဓိကအကြောင်းအရင်းတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ အဲဒီအကြောင်းရင်း တွေကို ဘယ်လိုဖြေလျှော့မလဲဆိုတာကို ကော်မတီအနေနဲ့ အစီရင်ခံစာမှာ အတိအကျ အကြံပြု ဖော်ပြထားတာတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မအနေနဲ့တော့ အဓိက လိုအပ်တာက ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို သက်ဆိုင်သူအားလုံးကနေပြီးတော့ အတိအကျလိုက်နာကျင့်သုံးဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ တာဝန်ယူပေးဖို့နဲ့ နောက်တစ်ခု ပြည်တွင်းစားသုံးမှုအတွက် ထုတ်လုပ်တဲ့စားသုံးသီးနှံတွေမှာ အများဆုံး ပါဝင်တဲ့ ဓာတ်ကြွင်းသတ်မှတ်ချက် Maximun Residue သတ်မှတ်ချက်တွေကို အလျင်အမြန် ဖော်ထုတ် ပေးဖို့၊ သတ်မှတ်ပေးဖို့နဲ့ ဒီ Monitoring & Evaluation System ဌာနအတွင်းမှာထားရှိပြီးတော့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးစနစ်ကိုလည်းထားရှိဖို့ အကြံပြုတိုက်တွန်းရင်းနဲ့ ကော်မတီကို ကျေးဇူးတင်ကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

အချိန်၊ ၁၁:၂၁။

ဥက္ကဋ္ဌ။ ။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိန်း ဆွေးနွေးဖို့ ဖြစ်ပါတယ်။

အချိန်၊ ၁၁:၂၁။

ဦးဘမျိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)။ ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်း ဖြစ်ပါတယ်။ ကျွန်တော် ဆွေးနွေးမယ့် အကြောင်းအရာကတော့ အမျိုးသားလွတ်တော်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကနေ တင်ပြထားတဲ့ မြန်မာနိုင်ငံအတွင်းမှာ စိုက်ပျိုးရေးလုပ်ငန်း အသုံးပြုတဲ့ ဒီဇာတုဓာတ်ကြွင်းတွေကြောင့် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ် လာမှုကို လေ့လာစိစစ်တဲ့ အစီရင်ခံစာဖြစ်ပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီးတော့ ကော်မတီအနေနဲ့ ကြိုးစားအားထုတ်ပြီး လွတ်တော်ကြီးကို တင်ပြနိုင်တဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုဓာတ်ကြွင်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ ကျွန်တော်တို့ လူထု ကျန်းမာရေး၊ နောက်တစ်ခါ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ဆိုးဆိုးရွားရွားကို ဖြစ်ပေါ် စေပြီး၊ ဒါ့အပြင် ကျွန်တော်တို့ စားသောက်ကုန်တွေရဲ့ ဘေးကင်းလုံခြုံမှု ပါ ပါတယ်။ ဆိုးဆိုး ရွားရွားဖြစ်ပေါ်စေတဲ့ ဒီဇာတုဓာတ်ကြွင်းတွေကို လျှော့ချဖို့က အလွန်တရားအရေးကြီးပါတယ်။ အရေးကြီး တဲ့အတွက်လည်း လေ့လာမှုအစီရင်ခံစာကို ကော်မတီအနေနဲ့ သေသေချာချာ စနစ်တကျ လေ့လာ သုံးသပ်ပါတယ်။ သုံးသပ်ပြီးတော့မှ အစီရင်ခံစာ တစ်ခုထွက်ပေါ်လာပါတယ်။ သက်ဆိုင်တဲ့ ပုဂ္ဂိုလ် တွေ၊ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေ တော်တော်များများကို နိုင်ငံလွှမ်းခြုံနိုင်တဲ့ အစီရင်ခံစာတစ်ခု ဖြစ်ပေါ်လာအောင်ကို ကြိုးစားအားထုတ်ထားတာကို တွေ့ရပါတယ်။

ကျွန်တော်တို့ ဓာတုဓာတ်ကြွင်းတွေ လျှော့ချနိုင်ဖို့အတွက်ကို အရေးကြီးတဲ့အချက် ကတော့ ဥပဒေတွေ ပြဋ္ဌာန်းထားပြီးသားဖြစ်ပါတယ်။ ဥပဒေတွေဆိုလို့ရှိရင် ဓာတုဓာတ်ကြွင်းတွေနဲ့ ပတ်သက်တဲ့ ဓာတုပစ္စည်းတွေ၊ ဓာတုပစ္စည်းနဲ့ ဆက်နွှယ်တဲ့ အန္တရာယ်ရှိနေနိုင်တဲ့ အန္တရာယ်ကနေ ကာကွယ်တားဆီးရေးဥပဒေကနေစပြီး ဥပဒေပိုင်းကို ကျွန်တော် သေချာပြုစုရေးဆွဲထား တာရှိပါတယ်။ ဥပဒေတွေ၊ နည်းဥပဒေတွေ ဒီဟာတွေကို သေသေချာချာ ဆောင်ရွက်ပေးနိုင်ဖို့ကိုလည်းပဲ ကျွန်တော်တို့ ဒီဇာတုဓာတ်ကြွင်းတွေ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဓာတုဓာတ်ကြွင်း တွေလျှော့ချ နိုင်ဖို့အတွက် ကော်မတီရဲ့ အကြံပြုချက်ထဲမှာ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ ကျင့်သုံးဖို့ဆိုတာ ပါ ပါတယ်။ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ ကျင့်သုံးလာခြင်းအား ဖြင့် စိုက်ပျိုးချိန်ကနေစပြီး ရိတ်သိမ်းချွေယူလေ့တဲ့အချိန်ထိ နည်းစနစ်တကျ ဆောင်ရွက်မယ်

ဆိုလို့ရှိရင် ပိုးသတ်ဆေးသုံးစွဲတာ၊ ဓာတ်မြေဩဇာသုံးစွဲတာကအစ စနစ်တကျ ကိုင်တွယ်သုံးစွဲမယ် ဆိုလို့ရှိရင် ကျွန်တော်တို့ ဓာတုဓာတ်ကြွင်းတွေလျှော့ချမှုကို အများကြီးအကျိုးသက်ရောက်မှုဖြစ်စေ ပါတယ်။

အဲဒီအတွက်ကြောင့်လည်းပဲ ကော်မတီက GAP စနစ်ခေါ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံးဖို့အတွက်ကို ကျယ်ကျယ်ပြန့်ပြန့် မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့ နောက်ဆုံး အမျိုးသားအဆင့် GAP စနစ်ပေါ်ထွက်ဖို့ဆိုတဲ့အထိ အကြံပြုထားတာတွေ့ရပါတယ်။ ဒါတစ်ဆက်တည်းပဲ ကျွန်တော်တို့ ဓာတုဓာတ်ကြွင်းတွေရဲ့ လျှော့ချနိုင်ဖို့ဆိုလို့ရှိရင် ကော်မတီရဲ့ အကြံပြုချက်ထဲမှာလည်းပဲ ပါ ပါတယ်။ အကျိုးတူကန်ထရိုက် လယ်ယာစနစ်ကို ကျင့်သုံးဖို့ လိုပါတယ်။ ဒါကလည်းပဲ တောင်သူတွေအတွက်ကော၊ စိုက်ပျိုးတဲ့လုပ်ငန်းရှင်တွေအတွက်ကော၊ ဌာနအတွက်ကော တကယ်ပဲ စိုက်ပျိုးတဲ့အခါမှာ စနစ်တကျ စိုက်ပျိုးလာမယ်ဆိုတဲ့အတွက်ကြောင့် ဓာတုဓာတ်ကြွင်းတွေ လျှော့ချနိုင်မှုမှာ အများကြီးအကျိုးသက်ရောက်မှုရှိစေပါတယ်။

ဒါ့အပြင် ထပ်ပြီးတော့ ကော်မတီရဲ့ အကြံပြုချက်ထဲမှာ ကျွန်တော်တို့ အသင်းအဖွဲ့ မြန်မာပြည်မှာ စိုက်ပျိုးတဲ့သီးနှံပေါင်း(၆၀)ကျော် ရှိတဲ့အထဲမှာ သီးနှံအသင်းအဖွဲ့ပေါင်း (၃၄)ဖွဲ့ ဖွဲ့စည်းပြီး စနစ်တကျ စိုက်ပျိုးရေးအတွက် ဆောင်ရွက်နေတာကို သိရှိရပါတယ်။ ဒါကလည်းပဲ ကျွန်တော်တို့ ဓာတုဓာတ်ကြွင်းတွေ လျှော့ချနိုင်ဖို့အတွက် အရေးကြီးတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ ထပ်ပြီးတော့ ဓာတုဓာတ်ကြွင်းတွေ လျှော့ချဖို့ အရေးကြီးတဲ့အချက်တစ်ချက်အနေနဲ့ ကော်မတီက တင်ပြတဲ့အထဲမှာ အော်ဂဲနစ်သီးနှံတွေ တိုးချဲ့စိုက်ပျိုးရေးကို ထည့်သွင်းထားပါတယ်။ ဒီဟာလည်းပဲ ကျွန်တော်တို့ ဓာတုဓာတ်ကြွင်းတွေလျှော့ချဖို့ အရေးကြီးတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါ ကော်မတီရဲ့ အကြံပြုချက်တွေက ကျွန်တော်တို့ တကယ်လိုက်နာကျင့်သုံးဖို့လိုပါတယ်။ ဒါမှလည်းပဲ ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုသက်သာမယ်။ စိုက်ပျိုးတဲ့တောင်သူတွေ ကိုယ်တိုင်ကျန်းမာရေး၊ စားသုံးတဲ့ပြည်သူတွေကိုယ်တိုင် ကျန်းမာရေးကအစ အကုန်သက်သာသလို၊ နောက်တစ်ချက် ကတော့ ကျွန်တော်တို့ အရေးကြီးတာက ဒီစိုက်ပျိုးထွက်ကုန်တွေကို ရောင်းချတဲ့အခါမှာ ပြည်ပ ပို့ကုန်တင်ပို့တဲ့အခါမှာ ယှဉ်ပြိုင်နိုင်ဖို့မှာ အရည်အသွေးရှိတဲ့ သီးနှံဖြစ်ဖို့လိုတယ်။ ဓာတုဓာတ်ကြွင်း ကင်းဖို့ လိုတယ်။ ဒီလိုဆောင်ရွက်ပေးဖို့အတွက် လျှော့ချနိုင်ဖို့အတွက်ကိုလည်းပဲ ကော်မတီအနေနဲ့ လေ့လာစိစစ် အကြံပြုတဲ့အခါမှာ ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံနီးပါးလောက်ကို ရေးသား ထားတာ တွေ့ရပါတယ်။

နောက်တစ်ချက်ကတော့ ကျွန်တော်တို့ ဒီပိုးသတ်ဆေးပေါ့နော်။ ဓာတ်မြေဩဇာ ဒီလို သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး ပညာပေးမှုအပိုင်း၊ တောင်သူတွေကို စိုက်ပျိုးရေးပညာပေးမှု အပိုင်းတွေ၊ နောက်တစ်ချက်ကတော့ ပိုးသတ်ဆေးနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုအပိုင်းတွေ၊ စားသုံးကုန်နဲ့ ပတ်သက်တဲ့ အသိပညာပေးမှုအပိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးဖို့လိုကြောင်း

အကြံပြုထားပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ဓာတုပစ္စည်းတွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဘယ်လိုရောက်လာလဲ၊ ဘယ်လိုသုံးမလဲ၊ အထူးသဖြင့် ရောင်းဝယ်ဖောက်ကားတဲ့ ပုံစံတွေ၊ မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ ဓာတုပစ္စည်းတွေကို ဘယ်လို တင်သွင်းလာသလဲဆိုတာကို ကြပ်ကြပ်မတ်မတ် ထိန်းကျောင်းပေးဖို့လိုတယ်ဆိုတဲ့အကြောင်းကို လည်းပဲ ကျွန်တော်တို့ အစီရင်ခံစာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ စောစောကလည်း တင်ပြသွားပါတယ်။ ဓာတုဗေဒ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေနဲ့ ပတ်သက်တဲ့ကိစ္စ၊ မြန်မာနိုင်ငံမှာ ခေတ်မီဓာတ်ခွဲခန်းတွေ၊ စိုက်ပျိုးရေး ဆိုင်ရာ၊ စိုက်ပျိုးရေးတွင်မကပါဘူး။ မွေးမြူရေးနဲ့ ပတ်သက်တဲ့ ဓာတ်ခွဲခန်းတွေပါ ကျွန်တော်တို့ ခေတ်မီတဲ့ ဓာတ်ခွဲခန်းတွေ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ၊ နောက်တစ်ခါ ဓာတ်ခွဲခန်းမှာ ပါဝင် ဆောင်ရွက်နေတဲ့ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ၊ ဒါတွေပါ ကျွန်တော်တို့ မွေးထုတ်ဖို့လိုပါတယ်။ စနစ်တကျ မွေးမြူပြီးတော့ ပျိုးထောင်ပေးဖို့ ဒီလုပ်ငန်းတွေမှာ စိတ်ဝင်တစားနဲ့ လုပ်ငန်းရဲ့တန်ဖိုးကို သိပြီးတော့ စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်ပေးနိုင်အောင် နိုင်ငံတော်အနေနဲ့လည်းပဲ ထပ်ပြီးတော့ ကြိုးစားပေးစေချင်ပါတယ်။ နောက်ဆုံးတစ်ချက်က ကျွန်တော်တို့ ဖော်ပြထားတဲ့အတိုင်းပဲ အခုလို ကော်မတီကနေပြီး သေသေချာချာလေ့လာစိစစ် ထားတဲ့ကိစ္စရပ်ကို ဓာတုဗေဒ၊ ဓာတုဓာတ်ကြွင်း သုံးစွဲတဲ့အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးတွေ မဖြစ်ပေါ်စေရေးအတွက် ကော်မတီရဲ့ အကြံပြုချက် တွေဟာ တကယ်လက်တွေ့မှာ နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်း-----

အချိန်၊ ၁၁:၂၈။

ဥက္ကဋ္ဌ။ ။ ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်များနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ပြန်လည်ရှင်းလင်း ဆွေးနွေးရန်ရှိက ဆွေးနွေးဖို့ ဖြစ်ပါတယ်။

အချိန်၊ ၁၁:၂၈။

ဒေါက်တာဝင်းမြင့် (အတွင်းရေးမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီ)။ ။ လေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အားလုံးပဲမင်္ဂလာပါ။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ မင်းလှ၊ မိုးညို၊ အုတ်ဖိုတို့ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအတွင်းရေးမှူး ဒေါက်တာဝင်းမြင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မတီရဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းများရဲ့ ဓာတုဓာတ်ကြွင်း များကြောင့်ဖြစ်ပေါ်စေသော ဘေးထွက်ဆိုးကျိုးများအား လျှော့ချခြင်းဆိုင်ရာ အစီရင်ခံစာနဲ့ ပတ်သက် ပြီးတော့ အကြံပြုထောက်ခံဆွေးနွေးပေးကြပါသော ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ

ဒေါ်ရွှေရွှေစိန်လတ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိန်း တို့အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ကော်မတီရဲ့ကိုယ်စား တင်ပြလိုပါတယ်။

ကိုယ်စားလှယ်တော်ကြီးများရဲ့တင်ပြအကြံပြုချက်များကိုလည်း အလေးထားဆောင်ရွက် သွားမှာဖြစ်တဲ့အကြောင်းကိုလည်း တင်ပြလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီအစီရင်ခံစာကို ကော်မတီက အချိန်တစ်နှစ်ခန့်ယူပြီးတော့ ရေးဆွဲထားတာဖြစ်ပါတယ်။ ဒါကြောင့် အစီရင်ခံစာကြီးကို လေးလေးနက်နက် အကြံပြုဆွေးနွေးသွားကြတဲ့ ပုဂ္ဂိုလ်ကြီးများကို အထူးပဲကျေးဇူးတင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစီရင်ခံစာကို သဘောတူ လက်ခံရန် အဆို တင်သွင်းခြင်းနှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း

အချိန်၊ ၁၁:၂၉။

ဥက္ကဋ္ဌ။ ။ အစီအစဉ်(၈) ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၏ ဓာတုဓာတ်ကြွင်းများကြောင့် ဖြစ်ပေါ် စေသော ဘေးထွက်ဆိုးကျိုးများ လျော့ချခြင်းဆိုင်ရာ လေ့လာစိစစ်မှု အစီရင်ခံစာကို အမျိုးသား လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ယခု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက အဆို တင်သွင်းဖို့ ဖြစ်ပါတယ်။

အချိန်၊ ၁၁:၃၀။

ဒေါက်တာဝင်းမြင့်(အတွင်းရေးမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီ)။ ။ လေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အားလုံးပဲ မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ မင်းလှ၊ မိုးညို၊ အုတ်ဖိုတို့ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီအတွင်းရေးမှူး ဒေါက်တာဝင်းမြင့် ဖြစ်ပါ တယ်။ ကျွန်တော်တို့ ကော်မတီက အစီရင်ခံစာနဲ့ပတ်သက်ပြီးတော့ လေ့လာမှုကဏ္ဍနယ်ပယ်ဆိုတဲ့ Terms of Reference (TOR)ကို ကျွန်တော်တို့ အချက်(၉)ချက်နှင့်အညီ ချမှတ်ပြီးတော့ ကျွန်တော်တို့ (၁)နှစ်တာ အချိန်ယူကာ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပညာရှင်များ၊ စားသုံးသူများ၊ တောင်သူလယ်သမားများနဲ့ ကွင်းဆင်းတွေ့ဆုံပြီးတော့ အကြိမ်ကြိမ် ရေးဆွဲထားတာဖြစ်ပါတယ်။

ဒီအစီရင်ခံစာမှာလည်း အဓိကကဏ္ဍကြီး(၄)ရပ်ဖြစ်တဲ့ စိုက်ပျိုးရေးသုံးဓာတုဓာတ်ကြွင်းဆေးတွေနဲ့ပတ်သက်လို့ လက်ရှိကျင့်သုံးနေပုံများ ဓာတုဓာတ်ကြွင်းဆေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အပေါ်ကို အကျိုးသက်ရောက်မှုများ ဓာတုဓာတ်ကြွင်းဆေးတွေရဲ့ သွင်းကုန်ထုတ်ကုန်ဈေးကွက်တွေနဲ့ ပိုမိုပြီးတော့လုံခြုံစိတ်ချရတဲ့ စိုက်ခင်းတွေကျင့်သုံးလာဖို့နဲ့ လူထုကိုပညာပေးခြင်းဆိုတဲ့ကဏ္ဍ(၄)ရပ်ကို အဓိက ကျွန်တော်တို့ ရေးဆွဲထားပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီးတော့လည်းပဲ ကျွန်တော်တို့ အမျိုးသားလွတ်တော်ကိုယ်စားလှယ်များအပြင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွတ်တော်တွေ လေ့လာမှုအစီရင်ခံစာမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးတဲ့ ပြည်တွင်းပြည်ပအဖွဲ့ အစည်းတွေကိုလည်းပဲ ဒီအစီရင်ခံစာကို ကျွန်တော်တို့ ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အမျိုးသားလွတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ အစီရင်ခံစာဖြစ်တဲ့ မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများမှာ ဓာတုဓာတ်ကြွင်း ဆေးများကြောင့် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်နေမှုကို လျော့ချခြင်းဆိုင်ရာ စိစစ်မှုအစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားလွတ်တော်ကြီးက အတည်ပြုပေးနိုင်ပါရန် အမျိုးသားလွတ်တော်ဥက္ကဋ္ဌကြီးကို အဆိုတင်သွင်းပြီး တင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

အချိန်၊ ၁၁:၃၂။

ဥက္ကဋ္ဌ။ ။ အဆိုကို အတည်ပြုရန် လွတ်တော်၏ သဘောထားရယူပါမယ်။ အမျိုးသားလွတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၏ ဓာတုဓာတ်ကြွင်းများကြောင့် ဖြစ်ပေါ်စေသော ဘေးထွက်ဆိုးကျိုးများ လျော့ချခြင်းဆိုင်ရာ လေ့လာစိစစ်မှု အစီရင်ခံစာကို အတည်ပြုရန် လွတ်တော်က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွတ်တော်က သဘောတူပါသည်။]

သဘောမတူတဲ့သူ ရှိပါသလားခင်ဗျား။

[သဘောမတူသူမရှိပါ။]

သဘောမတူတဲ့သူ မရှိတဲ့အတွက် အမျိုးသားလွတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၏ ဓာတုဓာတ်ကြွင်းများကြောင့် ဖြစ်ပေါ်စေသော ဘေးထွက်ဆိုးကျိုးများ လျော့ချခြင်းဆိုင်ရာ လေ့လာစိစစ်မှု အစီရင်ခံစာကို လွတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်။ (ဩဘာသံများ)

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန် အစည်းအဝေး စတုတ္ထနေ့ ရပ်နားကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း

အချိန်၊ ၁၁:၃၄။

ဥက္ကဋ္ဌ။ ။ အစီအစဉ်(၉) ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ယခု ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားပါမယ်။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက် (ကြာသပတေးနေ့) နံနက် ၁၀:၀၀ နာရီအချိန်မှာ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါတယ်။

အခမ်းအနားမှူး။ ။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာပါပြီ ခင်ဗျား။

အခမ်းအနားမှူး။ ။ အားလုံး ထွက်ခွာနိုင်ကြပါပြီခင်ဗျား။

[ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၁၁:၃၄ နာရီအချိန်တွင် ရပ်နားပါသည်။]